



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အမျိုးသားဘက်စုံဖွံ့ဖြိုး
တိုးတက်မှုစီမံကိန်း

(အကျဉ်းချုပ်)

ကမ္ဘာ့အသိုက်အဝန်းသို့ ဝင်ဆံ့လာမည့် ခေတ်မီ
ဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်သစ်ဆီသို့

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၂၀၁၅



အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း

နိုင်ငံတော်သမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးများ ခင်ဗျား-

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ရေးဆွဲ ပြီးသော အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan- NCDP) ကို ရှင်းလင်း တင်ပြလိုပါသည်။

ရှင်းလင်းတင်ပြမည့် မာတိကာတွေကတော့

(က) အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဆိုတာ ဘာလဲ

(ခ) NCDP နှင့် လက်ရှိ ချမှတ်ထားသည့် မူဘောင်နှင့် စီမံကိန်းများ ဆက်နွယ်မှု

(ဂ) မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှု များ

(ဃ) ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် အခွင့်အလမ်း များ

(င) အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာ

(စ) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ထိန်းကျောင်းကြပ်မတ်ခြင်းတို့ဖြစ်ပါတယ်

အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် ဘက်စုံ ထည့်သွင်းစဉ်းစားထားသော နှစ်ရှည်စီမံကိန်း ဖြစ်ပါသည်။ NCDP တွင် မူဝါဒလမ်းညွှန်ချက်များ၊ မဟာဗျူဟာများ၊ အကောင်အထည်ဖော်မည့် ပုံစံများကို ဖော်ပြထားပါသည်။ စိစစ်သုံးသပ်ချက်များ အားလုံးကို အစိုးရမူဝါဒများ၊ ပင်မစီမံကိန်းများ၊ အစိုးရမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများ၊ နိုင်ငံတကာအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည့် စာတမ်းများ နှင့် ကိန်းဂဏန်းများကို ကိုးကား၍ ပြုစုထားခြင်း ဖြစ်ပါသည်။

အခန်းတိုင်းတွင် အသေးစိတ်အချက်အလက်နှင့် ကိန်းဂဏန်းများကို ရရှိနိုင်သည့် အသုံးပြုထားပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရေးဆွဲထားသော မူဝါဒများ၊ ပင်မစီမံကိန်းများကို NCDP တွင် အသုံးပြုထားပါသည်။

ဇယား ၁

အခန်း	အကျဉ်းချုပ်
အခန်း ၁	အမျိုးသားဘဏ်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ခြုံငုံသုံးသပ်ခြင်း
အခန်း ၂	လက်ရှိမြန်မာနိုင်ငံ အခြေအနေကို ခြုံငုံ သုံးသပ်ခြင်း
အခန်း ၃	အပြောင်းအလဲ များစွာအမှန် ဖြစ်စေ
အခန်း ၄	တိုးတက်မှုနှုန်းရည်မှန်းချက်နှင့် စီးပွားရေးတည်ဆောက်မှု ဝင်ရောက်ကြားလမ်းမှ မူဝါဒ
အခန်း ၅	ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ အကောင်အထည်ဖော်ခြင်း ဆိုင်ရာမူဝါဒများ
အခန်း ၆	အကောင်အထည်ဖော်မှုနှင့် စီမံခန့်ခွဲမှုစနစ် (အကောင်အထည်ဖော် မြှင့်ဆောင်ရာ လမ်းပြချော့)

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

အခန်း (၁) တွင် NCDP ကို ခြုံငုံသုံးသပ်ခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာစိန်ခေါ်မှု (၆) ရပ် ကို ဖော်ပြထားပါသည်။

အတွက် အဓိကကျသော အချက်အလက်များကို ဖော်ပြထား ပါသည်။

အခန်း (၂) တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် လက်ရှိအခြေအနေအား စိစစ်ခြင်းကို အကျဉ်းချုပ် တင်ပြ ထားပါသည်။

အခန်း (၅) တွင် NCDP ၏ အဓိကကျသော မဟာဗျူဟာ များကို ဖော်ပြထားပါသည်။ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆိုင်ရာ မဟာဗျူဟာ (၇) ရပ်နှင့် ထည့်သွင်း စဉ်းစားရမည့် အချက် (၄၂) ချက် တို့ကိုဖော်ပြထားပါသည်။

အခန်း(၃)တွင် ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပတ်ဝန်းကျင်တွင် ပြောင်းလဲ ဖြစ်ပေါ်မှုများနှင့် ယင်း ပြောင်းလဲဖြစ်ပေါ်မှုများကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု အပေါ် အကျိုးသက်ရောက်မှုများကို ဖော်ပြထား ပါသည်။ ယခင်ကာလများက အာရှနိုင်ငံများတွင် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အများအပြား ဝင်ရောက်လာခြင်း ကြောင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း လျှင်မြန်စွာ မြင့်တက်ခဲ့ပါသည်။ ဤကဲ့သို့ မြင့်တက်မှုကြောင့် ကမ္ဘာနှင့် ဒေသ ဆိုင်ရာ တိုးတက်မှုနှုန်းလည်း မြင့်မားခဲ့ပါသည်။ ယနေ့တွင် ကမ္ဘာ့ဘဏ်နှင့် IMF တို့မှ ကာလရှည် မျှော်မှန်း ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးရပြီး စားသုံး သူ သုံးစွဲမှု လျော့ကျခဲ့ကြောင်း ဖော်ပြထားပါသည်။ အနာဂတ် တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှင့် ဈေးကွက်အလားအလာမှာ လျော့ကျဖွယ်ရှိပါသည်။ ဖွံ့ဖြိုး တိုးတက်မှုအတွက် ယှဉ်ပြိုင်မှုများမှာ အဓိကကျသည့် အချက်တစ်ချက် ဖြစ်လာကြောင်းလည်း ဖော်ပြထားပါ သည်။

အခန်း (၆) တွင် အမျိုးသားဘဏ်စုံဖွံ့ဖြိုးတိုးတက်မှုစီမံ ကိန်းနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များ၊ အကောင်အထည်ဖော်မှုများကို ဖော်ပြထားပါသည်။ ထို့ပြင် ကျင့်သုံးမည့် မဟာဗျူဟာများကို အကောင်အထည်ဖော်မှု အဆင့်ဆင့်နှင့် NCDP အား စီမံခန့်ခွဲမှု၊ အကောင် အထည်ဖော်မှုနှင့် ထိန်းကျောင်းကြပ်မတ်မှု ပုံစံတို့ကို ဖော်ပြ ထားပါသည်။

အခန်း(၄)တွင် စီးပွားရေးတိုးတက်မှု၊ စီးပွားရေးပုံသဏ္ဍာန် ပြောင်းလဲမှု ရည်မှန်းချက်များ နှင့် ယင်းကဲ့သို့ ပြောင်းလဲမှု



NCDP ရေးဆွဲရာတွင် ကိုးကားသည့် အချက်များ (Where does the NCDP fit?)

အမျိုးသားဘဏ်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP)သည် နိုင်ငံတော်သမ္မတကြီး ချမှတ်ခဲ့သော စီးပွားရေးမူဝါဒ (၄) ရပ်ဖြင့် တိုက်ရိုက်ချိတ်ဆက် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ အရေးကြီးသော အထောက်အထားများကိုလည်း NCDP ရေးဆွဲရာတွင် ကိုးကား အသုံးပြုခဲ့ ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- FESR-(ကာလတိုအတွင်း “quick wins” ရရှိစေမည့် စီးပွားရေးနှင့် လူမှုရေး အခြေခံ မူဘောင်)
- MCDV (ERIA မှရေးဆွဲပါသည်။)
- Country Diagnostics (ADB မှ ပြုစုပါသည်။)
- Multi Dimensional Review (OECD မှ ပြုစုပါသည်။)
- IMF ၏ Article IV

အမျိုးသားဘဏ်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP) ကို (၅) နှစ် စီမံကိန်း (၄) ခု ဖြင့် ရေးဆွဲအကောင်အထည်ဖော်မည်ဖြစ်ပါသည်။ (၅) နှစ် စီမံကိန်းတစ်ခုစီတွင် ကျင့်သုံးမည့် မဟာဗျူဟာ တစ်ခုချင်း၏ စနစ်ကျသော အကောင်အထည်ဖော်မှုများကိုလည်း ဖော်ပြ ထားပါသည်။ (၅) နှစ်စီမံကိန်းများသည် ကာလလတ်အတွက် အသုံးစရိတ်များကို မူဘောင် ချမှတ်ပေးခြင်း ဖြစ်ပါသည်။

(၅) နှစ် စီမံကိန်းများကို အကောင်အထည်ဖော်ရာမှ တွေ့ကြုံလာသည့် အခြေအနေများ ပေါ်မူတည်၍ NCDP ကို ပြင်ဆင်ခြင်း ပြည်တွင်း၊ ပြည်ပ အခြေအနေအရ ခေတ်နှင့် လျော်ညီစွာ အနည်းငယ် ပြောင်းလဲရေးဆွဲခြင်း ကိုလည်း ဆောင်ရွက်နိုင်ပါသည်။

NCDP တွင် ဖော်ပြထားသော နှစ်ရှည်ရည်မှန်းချက် (၂) ခုကို ရရှိအောင် ဆောင်ရွက်ရာ တွင် ကဏ္ဍစီမံကိန်းများ၊ ဝန်ကြီးဌာနများ၏ ပင်မစီမံကိန်းများနှင့် ပြည်သူ့အားလုံး

ပူးပေါင်းပါဝင်မှုကို အခြေခံ၍ အမျိုးသားအဆင့် မူဘောင် တစ်ခုအဖြစ် ချမှတ်ရေးဆွဲပါသည်။ NCDP သည် အစိုးရ၏ ဖွံ့ဖြိုးမှုမူဝါဒတစ်ခုဖြစ်သော FESR နှင့် နိုင်ငံတကာ လေ့လာမှု တို့ဖြင့် ပေါင်းစပ် ရေးဆွဲ ထားသည့် တစ်ခုတည်းသော မူဝါဒစာစောင်တစ်ခု ဖြစ်ပါ သည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစိန်ခေါ်မှုများ

- အစိုးရအဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များ
- ဆင်းရဲမှုနှင့် မညီမျှမှု
- ဒေသတွင်းကွာဟချက်များ
- စီးပွားရေးအဆောက်အအုံကျဉ်းမြောင်းခြင်း
- ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းခြင်း
- ဆက်သွယ်ရေးလမ်းကြောင်းများလုံလောက်မှု မရှိခြင်း

အစိုးရအဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များ မသင့်တော်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာ နိုင်မည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစိန်ခေါ်မှုများ

အစိုးရအဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များ

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများသည် နှစ်ပေါင်းများစွာ နှေးကွေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ပြီး တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများသည်လည်း ပြည်သူများ၏ ထပ်မံ ပေါ်ပေါက်လာသော လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ရန် စွမ်းဆောင်ရည်သစ်များနှင့် လုပ်ရည် ကိုင်ရည် အသစ်များ လိုအပ်လာပါသည်။

ဆင်းရဲမှုနှင့်မညီမျှမှု

ဆင်းရဲမှု သိသာစွာဖြစ်ပေါ်နေသော ဒေသ၊ အထူးသဖြင့် ကျေးလက်ဒေသများ၊ ဝင်ငွေနည်းပါးခြင်း၊ ဖွံ့ဖြိုးမှုနှောင့်ကျ နေသော ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများ၊ ရောဂါထူပြောခြင်း၊ ဈေးကွက်လိုအပ်ချက်နှင့် အညီ ပညာရေးကဏ္ဍမှ ဖြည့်ဆည်းနိုင်မှုမရှိခြင်း

စီးပွားရေးပုံသဏ္ဍာန် ကျဉ်းမြောင်းခြင်း

သယံဇာတအပေါ်တည်မှီသော စီးပွားရေး၊ စိုက်ပျိုး ရေး ထွက်ကုန်နည်းပါးခြင်း၊ တန်းဖိုးမြင့်ထုတ်ကုန်အကန့် အသတ်ဖြင့်ရှိခြင်း၊ ထုတ်လုပ်မှုကဏ္ဍတွင် အကန့်အသတ် များ ရှိခြင်း၊ စီးပွားရေး အကောင်အထည်ဖော်ရာ တွင် ထောက်ပံ့ ပေးနိုင်သော အခြေခံ အဆောက်အအုံများ၏ အရည်အသွေးနှင့် အဆင့်အတန်း အားနည်းခြင်း

ဒေသတွင်း ကွာဟချက်များ


မတူညီသော ဒေသများအကြား စီးပွားရေးအကောင် အထည်ဖော်မှုနှင့် ဖွံ့ဖြိုးမှုကွဲလွဲချက်များ၊ မတူညီသော ဒေသများ၏ နိုင်းယှဉ် အကျိုးကျေးဇူးများနှင့် သယံဇာတ ပိုင်ဆိုင်မှုများ မတူညီခြင်း။

ဆက်သွယ်ရေးလမ်းကြောင်းများ ပြည့်စုံမှုမရှိခြင်း

စီးပွားရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ နိုင်ငံအဆင့် နယ်စပ်ဒေသ၊ အဆင့်နိမ့်ကျမှု၊ ဈေးကွက် များ နှင့် ပို့ကုန်များ၏ နယ်ပယ် ကျဉ်းမြောင်းခြင်း၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ အကန့်အသတ်ဖြင့်ရှိခြင်း၊ ကမ္ဘာ့တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်မှု ကွင်းဆက်နှင့် ဒေသဆိုင်ရာ ထုတ်လုပ်မှုကွန်ယက်များနှင့်အတူ ပြည်တွင်း ထုတ်လုပ်မှုများ ချိတ်ဆက်မှု အားနည်းခြင်း

ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းခြင်း

စီးပွားရေးလုပ်ငန်းစုများ ကျဉ်းမြောင်းခြင်း (ဥပမာ-ပုဂ္ဂလိက ကဏ္ဍ ယှဉ်ပြိုင်မှုများအပေါ် ကန့်သတ်ချက်များ ထားရှိခြင်း၊ အထူးသဖြင့် အသေးစား အလတ်စားစက်မှု လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု၊ နည်းပညာ၊ ပြည်ပဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ကဲ့သို့ နိုင်ငံအများအပြား ဝင်ရောက်မှု အားနည်းခြင်း)၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၏ စွမ်းဆောင်ရည် အားနည်းခြင်း၊ အထူးသဖြင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ခွာတီထွင်မှုများ အားနည်းခြင်း၊ အထူးသဖြင့် သေးငယ်သော စီးပွားရေး လုပ်ငန်းစုများ၊ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးမှု အားနည်းခြင်း။



အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

ပထဝီအနေအထားဆိုင်ရာ ကောင်းကျိုးများ (စက်မှုထုတ်လုပ်မှုအတွက်မဟာဗျူဟာမြောက်သည့် တည်နေရာတစ်ခု)

မြန်မာနိုင်ငံသည် ဒေသတွင်းရှိ ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အနေအထားကောင်းများ ရှိပါသည်။ ယင်းအခြေအနေသည် တောင်အာရှ၊ အရှေ့တောင်နှင့်အရှေ့မြောက်အာရှနိုင်ငံများကြားတွင် လမ်းတံတား တစ်ခုအဖြစ် တည်ရှိနေပြီး အိန္ဒိယ သမုဒ္ဒရာတွင် ရေကြောင်းကုန်သွယ်မှု လမ်းလည်း ဖြစ်ပါသည်။ NCDP တွင်ပါဝင်သော မဟာဗျူဟာများသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ ဖြစ်ပါသည်။

အရှေ့အနောက် စီးပွားရေးစင်္ကြံများ (ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ချိတ်ဆက်မှုများ)နှင့် အာရှလမ်းမကြီးတို့ကဲ့သို့ အဓိက ဆက်သွယ်မှု ကွန်ယက် များသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှုအတွက် နောက်ထပ် အားသာချက်များမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရာတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအကြားတွင် နိုင်ငံပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုအတွက် အဓိကကျသောနိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါသည်။


မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်

သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့အပြင် တရုတ်နိုင်ငံနှင့်လည်း ဆက်သွယ် ဆောင်ရွက်မှုများ ရှိပါသည်။ မြန်မာနိုင်ငံသည် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အတွက် တောင်အာရှနိုင်ငံများ အဖွဲ့အစည်းတွင် လေ့လာသူနိုင်ငံ ဖြစ်ပါသည်။



ပထဝီအနေအထားအရ ဈေးကွက်အားသာချက်များရှိနေခြင်း

မြန်မာနိုင်ငံသည် အာဆီယံ၊ အရှေ့အာရှနှင့် တောင်အာရှ တို့၏ ပေါင်းဆုံရာ နေရာတွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ၊ မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန် ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ မြန်မာ နိုင်ငံသည် မြောက်မှတောင်သို့ ၂၀၉၀ ကီလိုမီတာ ရှည်လျားပြီး အရှေ့မှအနောက်သို့ ၉၂၅ ကီလိုမီတာကျယ်ဝန်းပါသည်။ စုစုပေါင်း ကမ်းရိုးတန်းအရှည် ၂၈၃၂ ကီလိုမီတာရှိပါသည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ မဟာဗျူဟာ မြောက်သည့်နေရာတွင် ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၅၀% နှင့် ကမ္ဘာ့စီးပွားရေး အဆောက်အအုံတွင် အလျင်အမြန် တိုးတက်သည့် ဒေသများ၏ အချက်အခြာကျသောနေရာတွင် ရှိပါသည်။ လူဦးရေ သန်း ၆၀၀ ခန့် ရှိသည့် အာဆီယံနိုင်ငံများနှင့် လူဦးရေ သန်း ၁၂၀၀ ခန့်ရှိသည့် အိန္ဒိယနိုင်ငံ၊ လူဦးရေသန်း ၁၃၀၀ ခန့်ရှိသော တရုတ်နိုင်ငံတို့၏ အကြီးမားဆုံး နှင့် တိုးတက်မှု အလျင်အမြန်ဆုံးဖြစ်သည့် ဈေးကွက်များရှိရာ ဗဟိုနေရာတွင် တည်ရှိနေပါသည်။



ကမ္ဘာနှင့် ဒေသဆိုင်ရာအပြောင်းအလဲများကြားမှ မြန်မာနိုင်ငံ


ကမ္ဘာ့စီးပွားရေး အခြေအနေများသည် ကာလလတ်နှင့် ကာလရှည်တွင် တည်ငြိမ်မှု မရှိဘဲ တိုးတက်မှုများ နှေးကွေးကာ စီးပွားရေးဝန်းကျင်များ တည်ငြိမ်မှု မရှိခဲ့ပါ။ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းမတိုင်မီ ထွန်းသစ်စ စီးပွားရေး အဆောက်အအုံများ၏ ထူးထူးခြားခြား အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ကမ္ဘာ့စီးပွားရေးတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှု ရရှိခဲ့ပါသည်။ ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်းများ ကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးခဲ့ရသည့် ဖွံ့ဖြိုးပြီး နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ကြုံ တွေ့နေချိန်၌ ထွန်းသစ်စ စီးပွားရေး နိုင်ငံများအနေဖြင့် မည်သည့်အတိုင်းအတာအထိ ဆက်လက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုသည်ကို ခန့်မှန်းရန် ခဲယဉ်းပါသည်။

အာရှဒေသတွင်း နိုင်ငံများ၏ စီးပွားရေး တိုးတက်မှု အခြေအနေများမှာ တရုတ်နိုင်ငံ အပေါ်တွင် မှာစွာ မူတည်နေပါသည်။ ထို့ကြောင့် ၎င်းတို့၏ စီးပွားရေး အဆောက်အအုံကို ပြန်လည်ထိန်းညှိခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် တရုတ် နိုင်ငံသည် ခိုင်မာတောင့်တင်းသော တိုးတက်မှုများ ရရှိအောင် မည်သည့်အတိုင်းအတာအထိ ဆက်လက် ဆောင်ရွက်နိုင်မည်ကို ရှင်းလင်းစွာ မသိနိုင်သကဲ့သို့ ဒေသနိုင်ငံများမှ တင်သွင်းသော သွင်းကုန်များ (ထုတ်ကုန်များနှင့် မူလကုန်စည်များ) အပေါ်မည်မျှ အကျိုးသက်ရောက်မှု ရှိနိုင်သည်တို့ကို လည်း သေချာစွာ မသိနိုင်ပါအရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးအအောင်မြင်ဆုံးဖြစ်သော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် အရှေ့အာရှနိုင်ငံများ

(ဥပမာ- တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်)နှင့် စီးပွားရေးပူးပေါင်းမှုများ ပိုမိုဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နိုင်ပြီး ဝင်ငွေအလယ်အလတ်အဆင့်ရှိသော နိုင်ငံများအဖြစ် သို့ရောက်ရှိ ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများသည် အောင်မြင်မှုများရရှိသော်လည်း တိုးတက်လာသော လူငယ်လုပ်သားဦးရေများကို အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများအဖြစ်သို့ မရောက်ရှိနိုင်သေးပေ။

ပြောင်းလဲလျက်ရှိသော ကမ္ဘာ့စီးပွားရေးနှင့် ဒေသနိုင်ငံများ၏ စီးပွားရေး အခြေအနေ များကြောင့် မြန်မာနိုင်ငံသည် နိုင်ငံခြားဈေးကွက်များ၊ နည်းပညာ၊ ဘဏ္ဍာရေးအခြေအနေ၊ စီးပွားရေးအသွင်ပြောင်းလဲမှုများ၊ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုများကို ရရှိစေရန် ကမ္ဘာ့ စီးပွားရေးစနစ်သို့ ပူးပေါင်းပါဝင်လာရာတွင် ထိရောက်မှု ရှိသော မဟာဗျူဟာများဖြင့် ချဉ်းကပ်ရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကာလရှည် စီးပွားရေး ပုံသဏ္ဍာန် ပြောင်းလဲမှုအတွက် အခြေခံကျသောမူဝါဒများ ချမှတ်ဆောင်ရွက်သင့်ပါသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် စီးပွားရေး အဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များ၊ မူဝါဒ ချမှတ်မှုများနှင့် ပတ်သက်၍ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အတွေ့အကြုံ သင်ခန်းစာများကို ရယူခြင်းများ အပါအဝင် အောင်မြင်သော ကာလလတ် ဖွံ့ဖြိုးမှု စီမံကိန်းများ နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းများအတွက် အချိန်များစွာ လိုအပ်ပါသည်။




အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ မဟာဗျူဟာမြောက်လမ်းပြမြေပုံ

၂၀၃၀ ပြည့်နှစ်အလွန်တွင် မြန်မာနိုင်ငံ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေရန် ရည်ရွယ်၍ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP ကိုရေးဆွဲထားပါသည်။ NCDP သည် စီမံကိန်းရေးဆွဲခြင်း၊ မူဝါဒချမှတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုမည့် မဟာဗျူဟာမြောက် အခြေခံမူဘောင်တစ်ခုဖြစ်ပြီး နိုင်ငံတော်ကြီး အသွင်ကူးပြောင်းရန်အတွက် ရည်မှန်းချက်ထားရှိကာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါသည်။ NCDP ကို အပိုင်း(၄) ပိုင်း ခွဲ၍ ပြုစုတင်ပြထားပါသည်။

- (၁) ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် လမ်းညွှန်ပေးမည့် အနာဂတ် မျှော်မှန်းချက်
- (၂) အဆိုပါ မျှော်မှန်းချက်နှင့် ဆီလျော်သော ကာလရှည်ရည်မှန်းချက် ၂ ခု
- (၃) ကာလရှည် ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ဦးစားပေး မဟာဗျူဟာ ၇ ခု
- (၄) အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံမှ ထည့်သွင်း စဉ်းစားရန် အခြားကျန်ရှိသည့် အချက်များ

NCDP သည် မြန်မာနိုင်ငံကို သဘာဝ သယံဇာတ အရင်းအမြစ်များနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ တင်ပို့မှုကို အားထားနေရသော အခြေအနေမှ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့စီးပွားရေး ကွန်ယက်များနှင့် ချိတ်ဆက်ပြီး ခေတ်မှီနည်းပညာ ဗဟုသုတများကို ပေါင်းစပ်

အသုံးပြုနိုင်သည့် အဆင့် မြင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ရည်ရွယ်၍ ရေးဆွဲထား သော ဖွံ့ဖြိုးတိုးတက်မှု စံနမူနာပုံစံအသစ် (New development paradigm) တစ်ခုလည်း ဖြစ်ပါသည်။ NCDP သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ပြီး တမူထူးခြားသော မျှော်မှန်းချက်အသစ်များကို အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုသို့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်း နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုပါသည်။



သဘာဝသယံဇာတပေါကြွယ်ဝမှု

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့၊ ရေအရင်းအမြစ်၊ သစ်တော သယံဇာတ များနှင့် ရေထွက် ပစ္စည်းများ ပေါကြွယ်ဝသောနိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ ရေနံ၊ သတ္တုတွင်းထွက် ပစ္စည်း အမျိုးမျိုးဖြစ်ကြသော သံ၊ ခနောက်စိမ်း၊ သွပ်၊ ကြေးနီ၊ ခဲ၊ နီကယ်၊ ကျောက်မီးသွေး၊ စကျင်ကျောက်၊ ထုံးကျောက်နှင့် အဖိုးတန် ကျောက်မြတ်ရတနာများ ဖြစ်ကြပါသည်။ သဘာဝ အရင်းအမြစ်များ ပေါများစွာတည်ရှိခြင်းသည် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်၍ စက်မှု လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အခြေခံကောင်းများ ဖြစ်ပါသည်။ နိုင်ငံခြားသို့ ကုန်ကြမ်းတင်ပို့မှုကို လျော့ချပြီး တန်ဖိုးမြှင့် ကုန်ထုတ် လုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းများမှ ရငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၇၀ ဘီလီယံခန့် ရရှိမည်ဖြစ်ရာ အရင်းအနှီး လိုအပ်ချက် ကြီးမားသော စီမံကိန်းများအတွက် အထောက်အပံ့ကောင်း များ ပေးနိုင်မည် ဖြစ်ပါသည်။

သဘာဝအရင်းအမြစ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲ၍ အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မှတ်ကျောက်တင်နိုင်မည် ဖြစ်ပါသည်။ သဘာဝကုန်ကြမ်း ပစ္စည်းများကို တင်ပို့သော အနေအထားမှ processing industries များအဖြစ် ပေါ်ထွန်းလာရန် စွမ်းဆောင် နိုင်ပါက သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲမှုများ ပြုလုပ်လျက်ရှိသော ကျေးလက် ဒေသနှင့် ဝေးလံခေါင်ဖျား ဒေသများတွင် လစာကောင်းသော အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာမည်ဖြစ်ပါသည်။

NCDP ကို အကောင်အထည်ဖော်ဆောင်ရွက်နေသော ကာလအတွင်း သဘာဝ သယံဇာတ အင်အားစုများကို အနာဂတ် မျိုးဆက်သစ်များအတွက် စဉ်းစားချင့်ချိန်၍ ထိန်း ထိန်း သိမ်း သိမ်းဖြင့် ထုတ်ယူသုံးစွဲသွားပါက

လူ့စွမ်းအားအရင်းအမြစ်ပေါကြွယ်ဝမှု

- ပေါများသောလူ့စွမ်းအားအရင်းအမြစ်ပေါ်အခြေခံခြင်း
- မှီခိုသူအချိုးနှိမ်ကျခြင်း
- လူဦးရေ၏ ၇၀% ကျော် သည်ကျေးလက်ဒေသတွင်နေထိုင်ခြင်း
- ထုတ်လုပ်နိုင်မှုစွမ်းအားနိမ့်ကျခြင်း
 - o ကျွမ်းကျင်လူ့အားလပ်ခြင်း
 - o ဝင်ရောက်မှု
 - o အင်အား
 - o ဝန်ဆောင်မှု

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက်ရင်းနှီးမြှုပ်နှံမှုများ စွာထည့်သွင်းခြင်း

လူ့စွမ်းအား အရင်းအမြစ်ပေါကြွယ်ဝမှု

မြန်မာနိုင်ငံ၏ အကြီးမားဆုံး အရင်းအမြစ်ဖြစ်ပြီး အရေးကြီးဆုံးနှင့် အပေါများဆုံးလည်း ဖြစ်သည်အရာမှာ လူသား အရင်းအမြစ်များပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်းပေါင်း (၅၅) သန်း (သို့မဟုတ်) သန်း(၆၀)ရှိပြီး ငယ်ရွယ်သူများ ပေါများပြီး မှီခိုသူအချိုး နည်းပါး ပါသည်။ ကျေးလက်နေလူဦးရေမှာ စုစုပေါင်းလူဦးရေ၏ (၇၀%) ကျော်ရှိပါသည်။ အသက် (၁၅-၂၈) နှစ်အကြား လူဦးရေမှာ သန်းပေါင်း (၁၃)သန်းနီးပါးရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေ၏ (၄၀%) နီးပါး ရှိပါသည်။ ထို့အပြင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေမှာ စုစုပေါင်း လူဦးရေ၏ (၂၅%) ရှိပြီး တရုတ်နိုင်ငံ (၁၉%)၊ ထိုင်းနိုင်ငံ (၂၀%) တို့ထက်ပိုများကာ အိန္ဒိယနိုင်ငံ(၃၀%) နှင့် နှိုင်းစာလျှင် လျော့နည်းပါသည်။

လူ့စွမ်းအားအရင်းအမြစ်ပေါကြွယ်ဝပြီး အလုပ်လုပ်နိုင်သော လုပ်သား အင်အားစု များစွာ ရှိသော်လည်း ကဏ္ဍအားလုံး တွင် ထုတ်လုပ်မှုစွမ်းရည် နိမ့်ကျနေခြင်းက competitive advantage ကို လျော့ကျစေပါသည်။ ကာလတိုမှ ကာလလတ် အချိန်အပိုင်းအခြားအတွင်း လုပ်သား အင်အား ထု၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန် လုပ်ငန်း စဉ်အသစ်များ၊ လုပ်ရည် ကိုင်ရည်နှင့် ကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများကို တိုးမြှင့်ပေးရန် လိုအပ်ပါသည်။ သို့မှသာ တချိန်တည်းတွင် ပြည်တွင်း SMEs များ၊ ဆန်းသစ်မှုရှိသော ထုတ်ကုန်များ ပေါ်ထွက်လာနိုင်ကာ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရန် ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။

မန်နေဂျာများ၊ ရုံးဝန်ထမ်းများ၊ အော်ပရေတာများနှင့် လုပ်သားများစသော လုပ်သား အင်အား၏ အရည် အသွေး မြှင့်တင်ရန်အတွက် adult education systems ၌ ပိုမို ရင်းနှီး မြှုပ်နှံမည့် အစီအစဉ်များကို အချိန်တိုအတွင်း ရေးဆွဲအကောင် အထည်ဖော်ရန်လိုအပ်ပါသည်။ အထူး စီးပွားရေးဇုန်များ၊ စက်မှုဇုန်များနှင့် နယ်စပ်ဖြတ်ကျော် ဧရိယာများရှိ လုပ်ငန်းများတွင် အလုပ်ရှင်များ လိုအပ်သော အရည်အချင်းနှင့် ကိုက်ညီသည့် လုပ်သားအင်အားကို အံဝင် ခွင့်ကျ ဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် T VET system အဆင့်မြှင့်တင်မှု အောင်မြင် စေရန် လိုအပ်ပါသည်။

အလယ်အလတ်ဝင်ငွေအဆင့်မှ ပိုမိုမြင့်မားသော လူနေမှု အဆင့်အတန်းသို့ ရောက်ရှိရန် တီတွင်ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင်မှုများ ရရှိနိုင်မည့် အဆင့်မြှင့်ပညာရေးစနစ်များတွင် ရင်းနှီးမြှုပ်နှံရန် လတ်တလော လိုအပ်လျက်ရှိပါသည်။ ဤအချက်မှာ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အလျင်အမြန်တိုးတက်စေသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။



တိုင်းဒေသကြီးနှင့် ပြည်နယ်များဆိုင်ရာ အချက်အလက်များပြပုံ

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပထဝီအနေအထား၊ သဘာဝ အရင်းအမြစ်၊ လူသားအရင်းအမြစ်နှင့် စီးပွားရေး အဆောက်အအုံအလိုက် နှိုင်းယှဉ်အကျိုးကျေးဇူးများရှိပါ သည်။ Slide (12) တွင်ဖော်ပြထားသည့် နှိုင်းယှဉ် အကျိုးကျေးဇူးများကို အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာဒေသ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများ ဖြစ်စေမည်ဖြစ်ပါသည်။

သို့သော်လည်းဆက်သွယ်ရေးလမ်းကြောင်းများ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ ကျွမ်းကျင်လုပ်သားရရှိမှုနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုအခြေအနေများတွင် အကန့်အသတ်များရှိခြင်းကြောင့် အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကျိုးကျေးဇူးဖြစ်ထွန်းမှုမရှိကြောင်း တွေ့ရှိရပါသည်။


NCDP ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသည် စီးပွားရေး လုပ်ငန်းများစုစည်းဖြစ်ထွန်းစေခြင်းနှင့် ပျံ့နှံ့ဖြစ်ထွန်းစေခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကျိုးကျေးဇူးများ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ပိုမိုကျယ်ပြန့် စွာရရှိစေမည်ဖြစ်ပါသည်။

စီးပွားရေးစင်္ကြံများဖွံ့ဖြိုးတိုးတက်မှု၏အဓိကအကြောင်းအရင်းဖြစ်သည့် စက်မှုလုပ်ငန်းများစုစည်းဖြစ်ထွန်းမှုကို ချဲ့ထွင်ဆောင်ရွက်နိုင်ရန် နယ်စပ်ဖြတ်ကျော်စီးပွားရေးဆောင်ရွက်ချက်များ၊ အရင်းအမြစ်များ၊ တိုးတက်မှုဗဟိုဌာနများနှင့် တိုင်းရင်းသားလူမျိုးများသည် အဓိကကျသည့် အချက်များဖြစ်ပါသည်။ ထိုအချက်များသည် ကာလရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူ့အားလုံးရရှိခံစားနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေမည်ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခြေခံကျသည့် နှိုင်းယှဉ်အကျိုးကျေးဇူးများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်-

- ပထဝီအနေအထား
- လူဦးရေ (UN- 2012/2013)
- ဆက်သွယ်ရေးလမ်းကြောင်း
- စီးပွားရေးပုံသဏ္ဍာန်
- အဓိကအရင်းအမြစ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုကို ဖြစ်စေမည့် စီမံကိန်းများ နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ထိုအချက်များသည် အဓိကအလေးထားရမည့် အရေးကြီးသည့်အချက်များဖြစ်သည်ကို NCDP တွင် ဖော်ပြထားပါသည်။ အခြေခံအဆောက်အအုံများ၊ ဦးစားပေးစီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှုနှင့် ချဲ့ထွင်မှုတို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းဒေသကြီး နှင့် ပြည်နယ်များဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ အတွက်အဓိကကျသည့် အချက်ဖြစ်ပါသည်။ ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုများခိုင်မာအားကောင်းစေရန်နှင့် နှိုင်းယှဉ်အကျိုးကျေးဇူးများကိုအသုံးပြုခြင်းများကို ထိရောက်စွာဆောင်ရွက်ရမည်ဖြစ်ပါသည်။



တိုင်းဒေသကြီးနှင့် ပြည်နယ်များတိုးတက်မှုအတွက် အဓိကအားသာချက်များ


တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကာလရှည်စီမံကိန်းများ ရေးဆွဲခြင်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် ကဏ္ဍအလိုက် အသွင်ကူးပြောင်းမှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဝထဝီအနေအထား ကွာခြားမှုအရ ဖြစ်ပေါ်လာသော နှိုင်းယှဉ် အကျိုးကျေးဇူးရရှိမှု ကွဲပြားခြားနားချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာဒေသအလိုက် အနာဂတ်တွင် အလားအလာကောင်းများ ရရှိနိုင်သော စီးပွားရေး လုပ်ဆောင်ချက်များကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဤအားသာမှု အကျိုးကျေးဇူးများကြောင့် မြန်မာနိုင်ငံတောင်ပိုင်း စက်မှုလုပ်ငန်း ရပ်ဝန်းများ ပေါ်ပေါက်လာနိုင်ပြီး မြန်မာနိုင်ငံ (မြဝတီမြို့)နှင့် GMS Corridor ကို ဆက်သွယ်ပေးမည့် စီးပွားရေးစင်္ကြံနှင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနားကို ဆက်သွယ်ပေးမည့် မြန်မာနိုင်ငံ၏ တောင်မြောက်စင်္ကြံများကဲ့သို့သော စီးပွားရေး စင်္ကြံများ ပေါ်ထွက်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။

စိုက်ပျိုးနိုင်သော မြေနှင့် ရေအရင်းမြစ်ကဲ့သို့သော သဘာဝသယံဇာတ ပိုင်ဆိုင်မှု ပေါများကြွယ်ဝသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လယ်ယာကဏ္ဍကို ခေတ်မီတိုးတက်ပြီး ထုတ်လုပ်နိုင်စွမ်း ပိုမိုမြှင့်တင်ပေးအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းစုသစ်များနှင့် စားသောက်ကုန်လုပ်ငန်းများ ပေါ်ထွက်လာနိုင်ကာ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည် ဖြစ်ပါသည်။

ရှမ်းပြည်နယ်အနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်မှုနှင့် ခရီးသွားလုပ်ငန်း အလားအလာကောင်းများကြောင့် ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းရပါသည်။ ထို့အပြင် ရှမ်းပြည်နယ်သည် မိုင်းလား နှင့် တာချီ

လိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့၏ ပြည်တွင်းဈေးကွက်များနှင့် ဆက်သွယ်နိုင်သဖြင့် ကျိုင်းတုံတွင် ကုန်စည်ဖြန့်ဖြူးရေး တိုးတက်မှု ဗဟိုဌာနအဖြစ်ဖော်ဆောင်နိုင်မည့် ကုန်စည်ဖြန့်ဖြူးရေး ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သော အခွင့်အလမ်းလည်း ရှိပါသည်။



စက်မှုလုပ်ငန်းများစုစည်းဖြစ်ထွန်းရာဒေသ

မြန်မာနိုင်ငံ၏ စီးပွားရေးအဆောက်အအုံတွင် ပါဝင်သော ကဏ္ဍတိုင်း ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသအသီးသီးတွင် နေထိုင်သော နိုင်ငံသားတိုင်း ဘက်ညီမျှတသော တိုးတက်မှုများကို ပိုမိုရရှိခံစားနိုင်စေရန် စက်မှုလုပ်ငန်းများ စုစည်းဖြစ်ထွန်းရေးမှာ အထူးအရေးပါပါသည်။

အာရှနိုင်ငံများ၏ ကဏ္ဍအလိုက် အသွင်ကူးပြောင်းမှုဆိုင်ရာ မူဝါဒများအတွေ့အကြုံများပေါ် အခြေခံ၍ မြန်မာနိုင်ငံကို ကုန်ထုတ်စွမ်းအားနိမ့်ကျသော ကဏ္ဍများမှ ကုန်ထုတ်စွမ်းအား မြင့်မားပြီး ဝန်ဆောင်မှုလုပ်ငန်းများ ထွန်းကားသည့် အခြေအနေသို့ ရောက်ရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ပထဝီအနေအထားအရ နှိုင်းယှဉ် အကျိုးကျေးဇူးရရှိနိုင်သည့် အနေအထားပေါ် အခြေခံကာ တိုးတက်မှုများရရှိစေရန် ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါသည်။ SEZs များ ဖြစ်ထွန်းတိုးတက်လာမှုနှင့်အတူ အမျိုးမျိုးသော နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများ (multi national enterprises) နှင့် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအား ပေးမြှင့်တင်ရန် လိုအပ်ပါသည်။ ထိုမှ တဆင့် နည်းပညာနှင့် အသိပညာ ဗဟုသုတများ ဖြန့်ကျက်သွားနိုင်ကာ ပြည်တွင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်များစွာ ရရှိနိုင်ပါသည်။

စီးပွားရေးစင်္ကြံကို ကျောထောက်နောက်ခံပြုကာ မြန်မာနိုင်ငံအတွင်းရှိ growth center နှစ်ခုကို ချိတ်ဆက်၍ စက်မှုဖြစ်ထွန်းမှု စတင်လာစေရန် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ စုစည်းဖြစ်ထွန်းရာ ဒေသ တစ်ခုဖြစ်လာပါက လုပ်သားများ စုစည်းလာနိုင်ပါသည်။

ထိုနေရာမှ တဆင့်အသိပညာ နှင့် နည်းပညာများ ဖြန့်ကျက်လာနိုင်ပြီး အခြား နယ်မြေဒေသများသို့ လုပ်ငန်း နယ်ပယ် ချဲ့ထွင်လာနိုင်ကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းသစ်များ ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။

စက်မှုလုပ်ငန်းများ စုစည်းဖြစ်ထွန်းလာပါက အခြေခံစီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေးအစီအစဉ်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ အစိုးရသည် အကန့်အသတ်ဖြင့်ရှိသော အရင်းအနှီးအင်အားစုများကို အကျိုးကျေးဇူး အများဆုံး ရရှိနိုင်မည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန် မူဝါဒများချမှတ်နိုင်မည် ဖြစ်ပါသည်။




ရန်ကုန်- မန္တလေး တိုးတက်မှုဝင်ရိုး မဟာဗျူဟာ

စီးပွားရေးလုပ်ငန်းများစုစည်းဖြစ်ထွန်းမှု အားကောင်း နေသော ရန်ကုန်နှင့် မန္တလေးဒေသ နှစ်ခုကိုတိုးတက် မှုဝင်ရိုးမဟာဗျူဟာနှစ်ခုအဖြစ် သတ်မှတ်ထားပါ သည်။ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ရင်းနှီးမြှုပ်နှံမှု ပြုရာ တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည့် အ ခြေခံ အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး စောင့် ရောက်မှုနှင့် အဖွဲ့အစည်းပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုများ ရရှိစေရေးစသည့် နယ်ပယ်များကို ခြံ့ငုံမိစေရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု၏ အကျိုး သက်ရောက်ပျံ့နှံ့မှု အားနည်းသော ဒေသများတွင် ရင်းနှီး မြှုပ်နှံခြင်းမပြုပဲ အကျိုးသက်ရောက်မှု မြင့်မားစွာ ရရှိ ခံစား နိုင်မည့် နေရာများတွင် အထူးအလေးထားကာ ရင်းနှီး မြှုပ်နှံရ မည် ဖြစ်ပါသည်။

ရန်ကုန်-မန္တလေး တိုးတက်မှု ဝင်ရိုးမဟာဗျူဟာသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်နေ သော ဆင်းရဲမဲ့လျော့ချရေး မဟာ ဗျူဟာ ကိုပြီး ပြောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် ထိ ရောက်စွာအထောက်အပံ့ပေးနိုင်မည် ဖြစ်ပါသည်။ အထူး သဖြင့် မြို့ပြဆင်းရဲနွမ်းပါးမှု ပြဿနာများကို ဖြေရှင်းရာတွင် ပိုမို ထိရောက်စေမည် ဖြစ်ပါသည်။ ရန်ကုန်မြို့ တွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေခံ အဆောက်အအုံများ၊ ဝန်ဆောင်မှုများ ရရှိစေ ရန် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဖြစ်ထွန်းလာမည့် အကျိုး အမြတ်များ ကို ရန်ကုန်မြို့ ပတ်ဝန်းကျင်ရှိ တိုင်းဒေသ ကြီးများ ဖြစ်သော ဧရာဝတီနှင့် ပဲခူးတို့ပါရရှိ ခံစားနိုင်မည် ဖြစ်ပါ သည်။ ထိုမှတစ်ဆင့် ဆင်းရဲမှုနှုန်း ၂၉ % အထိ ကျဆင်းသွားနိုင်ပါသည်။ အလားတူပင် မြန်မာနိုင်ငံ

မြောက်ပိုင်းတွင် မန္တလေးမြို့ကို growth center အဖြစ် ထားကာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆောင်ရွက် ပါက အနီးပတ်ဝန်းကျင်ရှိ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့ပါ တိုးတက်မှုကို ဖြန့်ကျက် ရရှိမည်ဖြစ်ရာ ဆင်းရဲမှုနှုန်း ၂၅ % လျော့ကျ သွားနိုင်ပါသည်။ မန္တလေးမြို့ နှင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံအသီးသီးကိုချိတ် ဆက်ဆောင်ရွက်နိုင်သော စီးပွားရေးစင်္ကြန်လမ်းကြောင်းများ ၊ ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်ထွန်းခြင်းဖြင့် ဆင်းရဲ မှုနှုန်း ၁၅.၄% ရရှိခံစားနိုင်သော ရှမ်းပြည်နယ်သည် အကျိုးအမြတ် ကောင်းများကို ရရှိခံစားနိုင်စေကာ ဆင်းရဲ မှုနှုန်း ကျဆင်းသွားမည် ဖြစ်ပါသည်။

Two Polar Growth Strategy သည် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများ ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်ရာ ပြည်သူ့အားလုံးပါဝင်ခံစားနိုင်သော လူမှုစီးပွားဖွံ့ဖြိုး တိုးတက် မှုများကိုလည်း ရရှိစေမည်ဖြစ်ပါသည်။



Poverty Rates, Source UNDP IHLCA Survey 2010



စီးပွားရေးစက်မှုများ ဦးစားပေးဆောင်ရွက်ခြင်း (၁)

တိုးတက်မှုဝင်ရိုးနှစ်ခုနှင့် ပြည်တွင်းပြည်ပထိခံစွာ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီးပွားရေးစက်မှုများ အောင်မြင်စွာ ဖြစ်ထွန်းလာရန် အထူးလိုအပ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင် ပို၍ဘက်ညီမျှတသော တိုးတက်မှုများ ရရှိစေရန် ပြည်တွင်းချိတ်ဆက်မှု အားကောင်းစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပြည်ပ နှင့်ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် Multi National Enterprises (MNEs) ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ ပြည်တွင်း ကုန်ထုတ် လုပ်ငန်းများ တိုးတက်လာကာ SMEs လုပ်ငန်းများ စာချုပ်ချုပ်ဆို လုပ်ကိုင်လာနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်း ကုန်ထုတ် လုပ်မှု ကွန်ယက် များနှင့် ကမ္ဘာ့ထုတ်ကုန်တန်ဖိုး ချိတ်ဆက်မှုများတွင် ဝင်ရောက်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။

စီးပွားရေး စက်မှုဖွံ့ဖြိုးတိုးတက်မှုများကို Transport Master Plan တွင် အသေးစိတ် ဖော်ပြထားပါသည်။ စုစုပေါင်း လူဦးရေ၏ ၆၀ % ကို လွှမ်းမိုးမှုရှိသော အခြေခံ အဆောက်အအုံများကို ဦးစွာ ပေါ်ထွက်စေရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ ဆင်းရဲမှု လျော့ချရေး လုပ်ငန်းများအတွက် ထိရောက်သော အထောက်အပံ့များ ဖြစ်စေမည် ဖြစ်ပါသည်။

သီလဝါဆိပ်ကမ်းရှိ SEZ နှင့် ထိုင်းနယ်စပ်ရှိ စီးပွား ရေးဇုန်များနှင့် မဲဆောက်မြို့ရှိ SEZ များကို ချိတ်ဆက် ဆောင်ရွက်နိုင်သော ရန်ကုန်-မြဝတီ စီးပွားရေးစက်မှုဦးစွာ ပေါ်ထွက်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြဝတီ

မြို့ရှိ နယ်စပ်ဂိတ်များ၏ ဝန်ဆောင်မှု အရည် အသွေးကို အဆင့်မြှင့်တင်ရမည် ဖြစ်ပါသည်။ မူဆယ် ၁၀၅ မိုင် ရှိ အခြေခံအဆောက်အအုံများကိုလည်း အဆင့် မြှင့်တင် ရန်လိုအပ်ပါသည်။

တောင်-မြောက်စီးပွားရေးစက်မှုကို အကောင်အထည် ဖော်ရာတွင် ရန်ကုန်- မန္တလေးအဝေးပြေးကားလမ်း ဟောင်း နှင့် ရထားလမ်းဟောင်းတစ်လျှောက် အဆင့်မြှင့်တင် ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ သို့မှသာ ကုန်စည်သယ်ယူပို့ဆောင်ရေး လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ပိုမိုအဆင်ပြေစေမည်ဖြစ်ပါသည်။ ခရီးသည်များအတွက် ဝန်ဆောင်မှုများ ကိုလည်း ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင် မည် ဖြစ်ပါသည်။

အညွှန်း
ပို့ဆောင်ရေးပင်မစီမံကိန်း
ပို့ဆောင်ရေးဝန်ကြီးဌာန



စီးပွားရေးစင်္ကြံများ ဦးစားပေး ဆောင်ရွက်ခြင်း(၂)


အရှေ့မြောက်နှင့် အနောက်တောင် စီးပွားရေးစင်္ကြံသစ်များသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် မန္တလေးမှတစ်ဆင့် မူဆယ် နယ်စပ်ဂိတ်သို့ ဆက်သွယ်ထားသည်။ မူဆယ်မှပြည်တွင်းသို့ ကုန်များ တင်ပို့ရာတွင် ပို့ဆောင်ရေးနှင့် စီးပွားရေး အခြေခံအဆောက်အအုံဆိုင်ရာအခက်အခဲများကြောင့် ဝန်ဆောင်မှုစရိတ် မြင့်တက်ပြီး နှောင့်နှေးမှု ဖြစ်ပေါ်စေပါသည်။ ယင်းတို့ကြောင့် ကုန်သွယ်ရေးတွင် နှောင့်နှေးမှု၊ ပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) နေရာ ပြောင်းရွှေ့မှုနှင့် ပြည်တွင်း SME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး စေခြင်းကို ဖြစ်ပေါ်စေပါသည်။

ဆောင်ရွက်မည့် ဖြစ်သကဲ့သို့ ၎င်း၏ တိုးတက်မှုသည် ရှမ်းပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ တမူးနယ်စပ်ဂိတ် တိုးတက်မှုသည် မူဆယ် ၁၀၅ မိုင် ဂိတ် ဖွံ့ဖြိုးတိုးတက်သကဲ့သို့ မြန်မာနှင့် အိန္ဒိယ ကုန်သွယ်ရေးကို အမြင့်ဆုံးအဆင့်ဖြစ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ပါ သည်။ အဆိုပါ စီးပွားရေးစင်္ကြံသည် စီးပွားရေး ဗဟိုဌာနများကို တိုးတက်စေမည် ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ စီးပွားရေးတိုးတက်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခု ၏ အကျိုးဖြစ်ထွန်းစေရန် အထောက်အကူ ပြုမည် ဖြစ်ပါသည်။

မူဆယ်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသော နယ်စပ်ဂိတ် ဖြစ်ပါသည်။ လွတ်လပ်စွာ ကုန်စည်စီးဆင်းမှုအတွက် အခြေခံအဆောက်အအုံသည် လိုအပ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးက တိုးတက်မှုကို ဖြစ်စေပါသည်။ ဥပမာ- တရုတ် နိုင်ငံမှ သယ်ယူလာသော ကုန်စည်များကို မူဆယ်တွင်ချစရာမလိုဘဲ ကွန်တိန်နာ ဖြင့်ပင်လိုရာသို့ ဆက်လက်သွားရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်းများ ဖြစ်သည်။ အသုံးပြုလျက်ရှိသည့် ခေတ်မီအဆင့်မြင့်တင်ထားသော ရထား လမ်းနှင့် ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးစနစ် နှင့် မန္တလေးမြို့တို့သည် စီးပွားရေးစင်္ကြံ လျင်မြန်စွာတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါသည်။

အရှေ့ အနောက် စီးပွားရေးစင်္ကြံသည် လာအိုနိုင်ငံနှင့် ဝီယက်နမ်နိုင်ငံသို့ နယ်စပ် ဂိတ်အသစ်မှ တစ်ဆင့် ဆက်သွယ်ခြင်းနှင့်အတူ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ဆက်သွယ်ပေးမည်ဖြစ်သည်။ လူမှုရေးနှင့် စီးပွားရေးညီမျှရန်

အညွှန်း
ပို့ဆောင်ရေးပင်မစီမံကိန်း
ပို့ဆောင်ရေးဝန်ကြီးဌာန



တိုးတက်မှုရည်မှန်းချက်

တိုးတက်မှု ရည်မှန်းချက်များကို အောက်ပါယူဆချက်များ အပေါ်တွင် အခြေခံ၍ ခန့်မှန်းထားပါသည်-

- ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦးကျ ပျမ်းမျှ ဂျီဒီပီ သည် ဝင်ငွေအလယ်အလတ် ရှိသည့် နိုင်ငံအဆင့်သို့ ရောက်ရှိ နိုင်ရန်နှင့် နှစ်အလိုက်တိုးတက်မှုနှုန်း ဆယ်ဂဏန်း မကျော် စေရန် ရည်မှန်းထားပါသည်။

- IMF Article IV (2013) မှ ကနဦး အခြေခံကိန်းဂဏန်းများ ကို ကိုးကားအသုံး ပြုခြင်း

- အနာဂတ်ဖြစ်နိုင်ခြေအတွက် ငွေကြေးဖောင်းပွမှုနှုန်းကို အကြောင်းရင်းတစ်ရပ် အနေဖြင့် မယူဆပဲ ၎င်းကို ၅ ရာခိုင်နှုန်းအောက်တွင်ရှိရန် ထိန်းချုပ်ထားခြင်း

- လူဦးရေတိုးတက်မှုနှင့် လူဦးရေကိန်းဂဏန်းများကို UN မှ တရားဝင်ထုတ်ပြန် ကြေငြာချက်များကို ကိုးကားခြင်း

- OECD ၏ သဘောထားမှတ်ချက်များအပေါ်တွင် အခြေခံ ခြင်း

နိုင်ငံ၏ အနာဂတ်စီးပွားရေးအလားအလာအတွက် ၂၀၃၀ ခုနှစ်တွင် လူတစ်ဦးကျ ပျမ်းမျှ GDP တိုးတက်မှုနှုန်း ၇.၂ ရာခိုင်နှုန်းဖြင့် GDP တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ၁၀၀ ရရှိ စေရန် လူတစ်ဦးကျ ပျမ်းမျှ GDP သည် အမေရိကန် ဒေါ်လာ ၃၀၀၀ ရရှိစေရန် မျှော်မှန်း ပါသည်။

တိုးတက်မှုနှုန်း နည်းမည့် အခြေအနေ

အကယ်၍ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စီးပွားရေး အခြေအနေများ ဆိုးရွားခဲ့လျှင် တစ်နှစ် GDP တိုးနှုန်းမှာ ၄.၇ ရာခိုင်နှုန်းနှင့် လူတစ်ဦးကျ ပျမ်းမျှ GDP မှာ အမေရိကန် ဒေါ်လာ ၂၀၀၀ ရှိမည်ဟု ခန့်မှန်းပါသည်။

တိုးတက်မှုနှုန်း မြင့်မားမည့် အခြေအနေ

အနာဂတ်တွင် တိုးတက်မှုနှုန်း မြင့်မားရန် ခန့်မှန်း ထား သော်လည်း နှစ်အလိုက် တိုးတက်မှုနှုန်း ဆယ်ဂဏန်း မကျော်ရန် ရည်မှန်းထားပါသည်။ ဤကဲ့သို့ GDP တိုးတက် နှုန်း မြင့်မားပါက ၂၀၃၀ ခုနှစ်တွင် လူတစ်ဦးကျ ပျမ်းမျှ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၀၀ ရရှိရန် မျှော်မှန်းထားပါသည်။

သတိပြုရန်အချက်

အထက်ပါပုံသည် IMF ကိန်းဂဏန်းများကို အခြေခံ တွက်ချက်ထားခြင်းဖြစ်၍ သန်းခေါင်စာရင်းကောက်ပြီး နောက်ပိုင်းရလဒ်များအရ သိသာစွာ ပြောင်းလဲသွား နိုင်ပါ သည်။ NCDP အတွက် ဂျီဒီပီ တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း နှင့် ၈ ရာခိုင်နှုန်း အကြား ရှိမည်ဟု ခန့်မှန်းခြင်းသည် ADB နှင့် Mckinsey တို့ ၏ ခန့်မှန်း ချက် အပေါ် ကိုးကားတွက်ချက် ခဲ့ခြင်း ဖြစ်ပါသည်။



စီးပွားရေးပုံသဏ္ဍာန်ပြောင်းလဲခြင်း

၂၀၃၀ တွင် ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံ၏ စီးပွားရေး ပုံသဏ္ဍာန် အလားအလာကို ခန့်မှန်းရန် ၂၀၁၅ ခုနှစ်မှစ၍ အိမ်နီးချင်းနိုင်ငံ (၄)နိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ ကိန်းဂဏန်း များကို ကိုးကား အသုံးပြုခဲ့ပါသည်။ လက်ရှိ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ ၏ စီးပွားရေးပုံသဏ္ဍာန်ကဲ့သို့ မြန်မာနိုင်ငံအား ၂၀၃၀ ခုနှစ်တွင် စက်မှု ဦးစားပေး ထုတ်လုပ်မှု မဟာဗျူဟာကို ကျင့်သုံးရန်၊ ဒေသတွင်း ကုန်ထုတ်လုပ်မှု အချက်အချာ နေရာအဖြစ် ပေါ်ပေါက်လာရန် ဖြစ်ပါသည်။

Slide-၁၈ တွင် နှစ်အလိုက် စီးပွားရေးပုံသဏ္ဍာန်ကို ဂရပ်ဖြင့် ဖော်ပြထားပြီး ပျမ်းမျှ စီးပွားရေးပုံသဏ္ဍာန်တွင် လယ်ယာကဏ္ဍတွင် ၂၄%၊ စက်မှုကဏ္ဍတွင် ၃၃% နှင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၄၃% ပါဝင်ပါသည်။ ဝန်ဆောင်မှုကဏ္ဍသည် မြန်မာနိုင်ငံ၏ အလားအလာ ကောင်းသော ခရီးသွားလုပ်ငန်းမှ အကျိုးရရှိနိုင်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ ဘဏ္ဍာရေး အခြေအနေ၊ စက်မှုကဏ္ဍကို အထောက်အကူပြုသည့် လုပ်ငန်းများကြောင့် စီးပွားရေး ပုံသဏ္ဍာန်တွင် အဓိက ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

အသွင်ကူးပြောင်းရေး ကာလသည် မြန်မာနိုင်ငံအား စက်မှုနိုင်ငံဖြစ်ရန် ဆောင်ရွက် လျက်ရှိသည့် အချိန်တွင် သမ္မတကြီး လမ်းညွှန်ခဲ့သည့် စီးပွားရေးမူဝါဒ (၄) ရပ်ကို ကျောထောက်နောက်ခံ ပြုထားသော်လည်း မြန်မာနိုင်ငံ၏ သယံဇာတပိုင်ဆိုင်မှုများနှင့် သမိုင်းကြောင်းဆိုင်ရာ အမြင်များ၊ စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုများကိုပါ ထည့်သွင်း စဉ်းစား ပါသည်။

ကာလရှည် ကဏ္ဍစီမံကိန်းရေးဆွဲရာတွင် ခေတ်မီလယ်ယာ ထူထောင်ခြင်း၊ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်စေခြင်း၊ မြေယာပြုပြင်ပြောင်းလဲခြင်းများသည် မဟာဗျူဟာ အမြင် များ ဖြစ်စေပြီး လယ်ယာကဏ္ဍအဆင့်မြှင့်တင်ရာတွင် စဉ်းစားရမည့် စိန်ခေါ်မှုများ ဖြစ်ပါသည်။

အသွင်ကူးပြောင်းရေး ကာလသည် မြန်မာနိုင်ငံ၏ စီးပွားရေးပုံသဏ္ဍာန်ကို လယ်ယာ ကဏ္ဍမှ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ယင်းပုံစံသည် ယနေ့ခေတ် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများ၌ တွေ့ကြုံရသော စီးပွားရေး အသွင်ပြောင်းလဲမှုဖြစ်ပြီး ယင်းအပေါ် အခြေခံ စဉ်းစားခြင်း ဖြစ်ပါသည်။

ကနဦးမဟာဗျူဟာမှာ ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍများ ပါဝင်ပါသည်။ စီးပွားရေး ဖွံ့ဖြိုး တိုး တက် စေရန်အတွက် စက်မှုထွန်းကားရန် လိုအပ်ပြီး ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန်၊ လုပ်သားအင်အား အသုံးပြုမှုများပြားခြင်းကို လျော့ချရန်နှင့် သတ္တုနှင့်တူးဖော် ရေးလုပ်ငန်းများကို အကျိုးသက်ရောက်စေမည့် ဆောက် လုပ်ရေးပစ္စည်းများအရံထားရှိခြင်းတို့လိုအပ်မည် ဖြစ်ပါသည်။

အဓိကမျှော်မှန်းချက်များ

၂၀၃၀ ခုနှစ်တွင် ဂျီဒီပီ အဖွဲ့အစည်း၏ လာဘ်နှုန်းကို ၇.၅% ရှိစေရန်

၂၀၃၀ ခုနှစ်တွင် လူမှုစီးပွား၏ အဆင်းရဲအခြေအနေအထားကို ၁၀% အောက်အထိ ရှိစေရန်

၂၀၃၀ ခုနှစ်တွင် ဂျီဒီပီနှင့် လူမှုစီးပွား၏ အဆင်းရဲအခြေအနေအထားကို ၇.၀ ရှိစေရန်

၂၀၃၀ ခုနှစ်တွင် အသက် ၅ နှစ်အောက် ကလေးများ၏ သေဆုံးနှုန်းကို ၁၀ ရှိစေရန်


၂၀

အဓိကမျှော်မှန်းချက်များ

အဓိကမျှော်မှန်းချက်များ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP) သည် မူဘောင်တစ်ရပ်ကို ချမှတ်ပေးပါသည်။

- ၂၀၃၀ တွင် အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ ရှိသော စီးပွားရေး အဆောက်အအုံ တစ်ခုဖြစ်ပေါ်လာစေရန်၊
- နိုင်ငံသားများ၏ လူနေမှုအဆင်အတန်း မြင့်မားလာစေရန်၊ တိုးတက်မှု ရည်မှန်းချက် မှာ လူတစ်ဦးကျ ပျမ်းမျှ GDP အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရန်၊
- ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် ပမာဏမှာ ၂၀၁၀ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၅၂၀ ဘီလီယံရှိရန်၊
- ၂၀၃၀ တွင် ဂျီဒီပီတိုးတက်နှုန်း ၆% နှင့် ၇% အကြားရှိသော OECD နိုင်ငံများနှင့် ယှဉ်နိုင်ရန်၊ လူမှုရေးလုပ်ငန်းများတွင် ပြည်သူများ၏ ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျ အသုံးပြုနိုင်မည့် ရည်ရွယ်ချက် ကောင်းမွန်သော လုပ်ငန်းအစဉ်များ ချမှတ်ရန်၊




ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ

အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP) တွင် ချမှတ်ထားသော ကာလ ရှည် ရည်မှန်းချက်များနှင့် ဆက်စပ်သော ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အောင်မြင်စွာ ရရှိစေရန် အပြန်အလှန် အထောက်အကူပြုမည့် ဘက်စုံ မဟာဗျူဟာ (၇) ရပ်ကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ လူမှုအဖွဲ့အစည်းကို အခြေခံသည့် ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းနှင့် စီမံကိန်း ရေးဆွဲခြင်းတို့ကို အထောက်အပံ့ဖြစ်စေမည့် ကိုးကားချက် များ၊ ဗဟိုချုပ်ကိုင်မှု လျော့ချသည့် စီမံကိန်းရေးဆွဲခြင်း၊ ကဏ္ဍပေါင်းစုံ စီမံကိန်းရေးဆွဲခြင်းတို့ အတွက် ပြည့်စုံသော မူဘောင်တစ်ရပ်အဖြစ် ကျင့်သုံးမည့် မဟာဗျူဟာများကို ဖော်ပြထား ပါသည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ တစ်ခုချင်းစီတွင် ဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားထားချက်များ (မဟာဗျူ ဟာခွဲများ) ၅ ခု မှ ၆ ခု ပါဝင်ပါသည်။ ယင်းမဟာ ဗျူဟာ ခွဲများသည် ဝန်ကြီး ဌာနများ၏ မဟာစီမံကိန်းများနှင့် ကဏ္ဍစီမံကိန်းများအတွက် အဓိက မဟာဗျူဟာများအဖြစ် အထောက်အကူပြုပါမည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ယင်းတို့၏ စီမံကိန်းများအား အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ကိုက်ညီ ရန် အသုံးပြုနိုင်ပါ သည်။ ပြည်ထောင်စု အဆင့်ရှိ စီမံကိန်းများနှင့် အမျိုးသားစီမံကိန်းတွင် ပါဝင်သော စီမံကိန်းငယ်များကို အကောင်အထည်ဖော်ခြင်းဖြင့် NCDP ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါ သည်။ စီမံကိန်း ရေးဆွဲခြင်းလုပ်ငန်းများ ရှေ့နောက်ညီညွတ်မှုသည် အဓိက ကျပါသည်။ (၅)နှစ် စီမံကိန်းတွင် အကောင်အထည်ဖော် မည့် လုပ်ငန်းအစီအစဉ်များ၊ ဘတ်ဂျက်ခွဲဝေမှုများကို

ဖော်ပြမည်ဖြစ်ပြီး နိုင်ငံတော်၏ ငွေရေးကြေးရေး၊ နှစ်စဉ် စီမံကိန်းတွင် လုပ်ငန်းအစီအစဉ်များ လုပ်ငန်းအစီအစဉ် များ၊ စီမံကိန်းများနှင့် စီမံကိန်း တစ်ခုချင်း အလိုက် ဘတ်ဂျက် ခွဲဝေမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အသေးစိတ် သိရှိနိုင်လိမ့်မည် ဖြစ် သည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများသည် နောင်လာ မည့် မျိုးဆက် သစ် များအတွက် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ခြင်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ခြင်းတို့ကို ဖြစ်စေရန် အထောက်အကူပြုပါ သည်။ ယင်းမဟာဗျူဟာများ အားလုံးကို ချိတ်ဆက် အသုံး ပြုခြင်းကြောင့် အစိုးရအဖွဲ့အစည်းများ နှင့် အုပ်ချုပ်မှုစနစ် ခိုင်မာအားကောင်းလာပြီး မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ်စေပါသည်။



မဟာဗျူဟာ-၁ အစိုးရအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းစေခြင်း

ပြည်သူ့ဝန်ဆောင်မှုပေးခြင်း၊ ဥပဒေပြဌာန်းခြင်း၊ နယ်စပ်ဒေသ ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူ့ဝန်ထမ်းများ အပါအဝင် အစိုးရအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း မဟာဗျူဟာသည် အခြားမဟာဗျူဟာများအားလုံးနှင့် သက်ဆိုင်ပြီး အထောက်အကူဖြစ်စေမည့် မဟာဗျူဟာတစ်ရပ်ဖြစ်ပါသည်။ ထိုမဟာဗျူဟာတွင် အောက်ပါအချက် (၆) ချက်ပါဝင်ပါ သည်-

၁။ ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ပြောင်းလဲခြင်း- ဝန်ကြီးဌာနအားလုံးသည် အရေးကြီးသည့် ဥပဒေနှင့် နည်းဥပဒေများကို ဦးစားပေးအလိုက် စာရင်းပြုစုထားရန် လိုအပ်ပါသည်။

၂။ အစိုးရအဖွဲ့ အစည်းဆိုင်ရာ စွမ်းရည်များဖွံ့ဖြိုးတိုးတက်စေခြင်း- ဖွဲ့စည်းမှုပြောင်းလဲရန်၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ခေတ်မီစေရန်၊ အုပ်ချုပ်မှုစနစ်အပါအဝင် ပြည်သူ့ဗဟိုပြုလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။

၃။ အုပ်ချုပ်မှုဆိုင်ရာတွင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်စေခြင်း- အုပ်ချုပ်မှုဆိုင်ရာတွင် ပြည်သူ့အများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်အတွက် ဥပဒေ၊ မူဝါဒ၊ နှစ်ဦးနှစ်ဘက်ပါဝင် ဆွေးနွေးမှုတိုးတက်စေခြင်းတို့ကို အားပေး မြှင့်တင်ရန် လိုအပ်ပါသည်။

၄။ ဘဏ္ဍာရေးမူဝါဒနှင့် ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲမှုများ ခိုင်မာအားကောင်းစေခြင်း- ပြည်သူ့ဘဏ္ဍာငွေ စီမံ ခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (PFMR) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခြင်းဖြင့် ကာလရှည်တွင် ငွေကြေးဆိုင်ရာ

မူဝါဒများ ချမှတ်ခြင်းဖယ်ရှားနိုင်မည် ဖြစ်ပါသည်။

၅။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း- လက်ရှိတည်ရှိသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှဆောင်ရွက်သည့်လုပ်ငန်းတိုင်းသည် အကျိုးအမြတ်ရရှိရန် လိုအပ်ပြီး၊ အကယ်၍ ၎င်းလုပ်ငန်းများ၏ သဘာဝအလိုက် မဟာဗျူဟာအရ ဆောင် ရွက် ရသည်ဆိုပါကလည်း နိုင်ငံပိုင်ဘတ်ဂျက်ကို အနည်းဆုံးသုံးစွဲသင့်ပါသည်။ ၆။ အစိုးရနှင့် ပြည်သူ့ ပူးပေါင်းဆောင် ရွက်မှုတွင် ပွင့်လင်း မြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ မြင့်မားနေမှုကို အစိုးရဘတ်ဂျက် တစ်ခုတည်းမှ ဖြည့်စွမ်းနိုင်မည် မဟုတ်ချေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြည်တွင်းရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုးမှုအကူအညီနှင့် ချေးငွေများ အစိုးရနှင့် ပြည်သူ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်စသည်တို့ကို ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၏ အလားတူ ဖြစ်ရပ်များ လေ့လာ၍ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အဓိကအားဖြင့် အုပ်ချုပ်မှုစနစ် ခိုင်မာစေရန် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်းအာဏာခွဲဝေမှုအပိုင်းကို လက်တွေ့ ဆောင်ရွက်ရန် အရေးကြီးပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ ၂၀၂၅ ခုနှစ် အလွန်တွင် ဗဟို ချုပ်ကိုင်မှုလျော့ချရေးအတွက် စီမံကိန်းများချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရန် မျှော်မှန်းထားခဲ့ပါသည်။



မဟာဗျူဟာ(၁) မျှော်မှန်းရလဒ်များ (၁) မှ (၃)အထိ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ်အထိ) မဟာဗျူဟာ ၁ တွင် မျှော်မှန်းရလဒ် ၆ ခုရှိပါသည်။ မျှော်မှန်းရလဒ် ၁ မှာ ခေတ်မီတရားရေး စနစ်၊ လွတ်လပ် ပြီး စွမ်းရည်ပြည့်ဝသော တရားရေးစနစ်နှင့် တရားရေးစနစ်အား ပိုမိုတွင်ကျယ်စေရေး၊ လူမှု ကာကွယ် စောင့်ရှောက်မှုများ မြှင့်တင်ရေးဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၂ မှာ ပြည်သူ့လူထုအပေါ် တာဝန်ခံမှု ရှိသော ထိရောက်ကောင်းမွန် သော ဗဟိုချုပ်ကိုင်မှု စနစ် လျော့ချသော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေး၊ စည်းမျဉ်းများ ပိုမိုကောင်းမွန်စေရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ အစိုးရနှင့် နိုင်ငံသားများ ပိုမို ရင်းနှီးစေရေး၊ ပြည်သူများ ပါဝင်မှုနှင့် ပြည်သူ့ အသံမြှင့် တင်ရေး၊ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရေး၊ အဂတိလိုက်စားမှု လျော့ချရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ်တစ်ခုချင်းစီအတွက် အညွှန်းကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။

မျှော်မှန်းရလဒ်များ (အဆက်)

 <p>ပတ်ဝန်းကျင်</p>	➔	<p>ပတ်ဝန်းကျင် အမြင့်ဆုံး ရရှိခြင်း၊ ထိခိုက်မှုများကို ချိတ်ဆွဲနိုင်ခြင်း၊ ထိခိုက်မှုများကို ချိတ်ဆွဲနိုင်ခြင်း၊ ဘဏ္ဍာရေး စနစ်ကျင့်သုံးကုသရေး</p>
 <p>ပတ်ဝန်းကျင်</p>	➔	<p>နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ဖျော်ကွယ်စည်းမျဉ်းနှင့်အညီ လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းဖြင့် နည်းပညာပေးပို့မှုများ ပြု ကုသရေး</p>
 <p>ပတ်ဝန်းကျင်</p>	➔	<p>ဦးစားပေးလုပ်ငန်းများတွင် ပုဂ္ဂလိကထုတ်ကုန် ပိုမိုပါဝင်လာရေးအတွက် PPP ဆိုင်ရာ ဥပဒေများနှင့်အညီ ပိုမိုဆောင်ရွက်ရေး အစိုးရဝန်ထမ်း ဝန်ဆောင်မှုများ ပိုမိုတောင်းခံနိုင်ရေး</p>

၆

မဟာဗျူဟာ(၁) မျှော်မှန်းရလဒ်များ (၄)မှ (၆)အထိ

မျှော်မှန်းရလဒ် ၄ မှာ ဘဏ္ဍာငွေရရှိနိုင်သည့် အရင်းအမြစ် အမျိုးမျိုးကို ဖော်ထုတ်ရေး၊ အစိုးရအသုံးစရိတ်များကို အကောင်းအဆုံးဖြစ်အောင် သုံးစွဲရေး၊ ဘဏ္ဍာရေး မူဝါဒများကို ထိရောက်စွာ အသုံးပြုရေး၊ ဘတ်ဂျတ် လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်လာစေရေးနှင့် ထိန်းကြောင်းကွပ်ကဲရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၅ မှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဖျော်ကွယ်စည်းမျဉ်းများ ပိုမိုလိုက်နာစေရေး၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်စေရေး၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ စီးပွားရေး လုပ်ငန်းများအနေဖြင့် လူမှုရေးတာဝန်ယူမှုများ ပိုမိုမြှင့်တင်စေရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၆ မှာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဥပဒေရေးရာ နှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ကောင်းစွာကျင့်သုံးရေး၊ ဦးစားပေး စီမံကိန်းလုပ်ငန်း များတွင် ပုဂ္ဂလိကကဏ္ဍ ပိုမိုပါဝင်လာ စေရေး၊ အစိုးရပိုင်ဆိုင်မှုများအား ဝန်ဆောင်မှုကဏ္ဍသို့ ပိုမိုလွှဲပြောင်းပေးရေးတို့ ဖြစ်ပါသည်။

မဟာဗျူဟာ ၂ စီမံကိန်းရေးရာဝန်းကျင်ဆောင်ရွက်ရေးအဖွဲ့အစည်းများဖန်တီးခြင်း

- ၁။ မက်ခရိုစီးပွားရေးအခြေအနေအထား ဖွဲ့စည်းပုံစံခြင်း
- ၂။ အထောက်အကူပြု မူဝါဒနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း
- ၃။ လုပ်ငန်းစဉ်ဆောင်ရွက်ရေးအဖွဲ့အစည်း (SMEs)
- ၄။ နိုင်ငံခြားတိုးတက်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပုံစံနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း (TOIFP)
- ၅။ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်ဆောင်ရွက်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းပုံစံခြင်း
- ၆။ အကျိုးအမြတ်များ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပုံစံခြင်း

- စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလှည့်ကျအပ်ခြင်း
- ဆေးကုသရေးထုတ်လုပ်မှုကွန်ပဏီများ ဖွဲ့စည်းနိုင်စေရန်အတွက် ဝင်ငွေအကူအညီပေးခြင်း
- စီးပွားရေးဝန်းကျင်ဆောင်ရွက်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပုံစံခြင်း
- ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များကို အကူအညီပေးဆောင်ရွက်ပေးရန် လိုအပ်ခြင်း

မဟာဗျူဟာ-၂ စီးပွားရေးဝန်းကျင်ကောင်းများဖန်တီးခြင်း

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ စက်မှုအဓိကလုပ်ငန်းများဆီသို့ စီးပွားရေး အသွင် သဏ္ဍာန်ပြောင်းလဲရာတွင် ပုဂ္ဂလိကကဏ္ဍကို ဆွဲဆောင်ရန် လိုအပ်ပါသည်။ ယင်းမဟာဗျူဟာမှာ အာရှနိုင်ငံများ၏ "flying geese" model (ပျံသန်းနေသော ဘဲငန်း၏ အသွင်သဏ္ဍာန်) ကို အသုံးပြုသည့် စီးပွားရေးပုံစံတစ်ခုကဲ့သို့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် မဟာဗျူဟာ တစ်ခု ဖြစ်ပါသည်။

၁။ မက်ခရိုစီးပွားရေးအခြေအနေအထားတည်ငြိမ်စေခြင်း- မက်ခရိုစီးပွား ရေး အခြေ အနေ တည်ငြိမ်စေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး လုပ်ငန်း လည်ပတ်ဆောင်ရွက် မှုများနှင့် ကုန်သွယ်မိတ်ဖက် နိုင်ငံများကို ကာကွယ်မှု ပြုထားနိုင်မည် ဖြစ်သည်။ အစိုးရ လိုငွေပြုမှုကို ထိရောက်စွာ စီမံ ခန့်ခွဲခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် သီးသန့် ရန်ပုံ ငွေ ထားရှိမှုများသည် ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေပြီး လာရောက် ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုကိုလည်း ရရှိစေပါသည်။

၂။ အထောက်အကူပြု မူဝါဒနှင့် လုပ်ငန်းလုပ်ငန်းများဖြစ်ပေါ်စေခြင်း- ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မဟာဗျူဟာ မြောက် ရည်မှန်းချက်တစ်ခုအဖြစ် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း အသစ်များ ကို ထုတ်ပြန်ခြင်းသည် ကမ္ဘာ့ဘဏ်မှ ပြုလုပ်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင် ရန် လွယ်ကူမှု စစ်တမ်းကောက်ယူမှုအပေါ်တွင် မြန်မာနိုင်ငံရောက်ရှိနေသည့် အဆင့်ကို မြှင့်တင်ခြင်း၊ ဝိပိ ရင်းနှီးကျမ်းဝင်သည့် စီးပွားရေး ဝန်းကျင်ကောင်း တစ်ခု ဖွံ့ဖြိုးလာစေခြင်းတို့ကို အထောက်အကူပြုမည်ဖြစ်ပါသည်။ မူဝါဒများနှင့် ဥပဒေများသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု ဝန်းကျင်တစ်ခုကို ထိန်း ကြောင်းရန် အထူးသဖြင့် လုပ်ငန်းဆက်ဆံရေး၊ လူမှုရေးဆိုင်ရာ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အစိမ်းရောင်စီးပွားရေး လုပ်ငန်းများ တိုးတက်မှု ကိစ္စ ရပ်များ အတွက် လိုအပ်ပါသည်။

၃။ ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာစေရေး- မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဖွံ့ဖြိုးမှု အားနည်းသောကြောင့် နိုင်ငံပေါင်းစုံပါဝင်သော စီးပွားရေး လုပ်ငန်းများသည် ပြည်တွင်း (SMEs) အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ၊ ထုတ်လုပ်မှုစွမ်းရည် များကို မြှင့်တင် ခြင်းနှင့် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်စေခြင်း(သို့မဟုတ်) ဝန်ဆောင်မှု လုပ်ငန်းများ

အတွက် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးလာစေရန် အကူအညီပေး ပေးလာ နိုင်ပါသည်။

၄။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစနစ်များနှင့် လုပ်ငန်းစဉ်များ ဝိုင်းပတ်အားကောင်း စေခြင်း- မြန်မာနိုင်ငံ၏ ကဏ္ဍစုံဖွံ့ဖြိုးမှုသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် များစွာ အခြေခံပါသည်။ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သည် တိုးတက်မှုများ ရရှိလာပြီး နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု (FDI) မြှင့်တင်ရေး စီမံကိန်း (FDI Promotion Plan) ကို အကောင် အထည်ဖော်လျက် ရှိပါသည်။

၅။ စွမ်းဆောင်ရည် ပြည့်ဝသော လုပ်ငန်းအင်အားများ ရရှိစေရန် ဆောင်ရွက်ခြင်း- ရင်းနှီးမြှုပ်နှံသူအသစ်များသည် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းသစ်များ ဆောင် ရွက်နိုင်ရန် လုပ်ငန်းများ၏ ကျွမ်းကျင်မှုနှင့် အသိပညာ လျင်လျင်မြန်မြန် အဆင့်မြှင့်တင်နိုင်ရန် ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။ ထုတ်လုပ်မှု အရည်အသွေးနှိမ့်ကျခြင်းကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ လုပ်ငန်းအင်အားများ ယှဉ်ပြိုင်နိုင်စေရန် ဆောင်ရွက်ရန် လိုအပ်ပါသည်။

၆။ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း- အာရှသည် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှု အနည်းဆုံးဖြစ်ပါသည်။ ဘဏ္ဍာရေး ကဏ္ဍတွင် ကန့်သတ်ချက်များ ဖြေလျှော့ပေးမှုကို ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ ဘဏ္ဍာရေးကဏ္ဍ အရှိန်မြှင့်တင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း အသစ်များကို တည်ထောင်ရန်၊ နိုင်ငံခြားဘဏ်များ လာရောက် ဖွင့်လှစ်နိုင်ရေး ဆွဲဆောင်ရန်၊ ပြည်သူများ ဘဏ်စာရင်း ဖွင့်လှစ်မှုကို အားပေးရန်၊ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို တရားဝင် လုပ်ကိုင်ခွင့်ပြုမှုတို့ကို ကာလတိုအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။



မဟာဗျူဟာ(၂) မျှော်မှန်းရလဒ်များ (၁) မှ (၃) အထိ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ် အထိ) မဟာဗျူဟာ-၂ တွင် မျှော်မှန်းရလဒ် ၆ ခု ရှိပါသည်။ မျှော်မှန်းရလဒ် ၁ မှာ ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့များကို အားပေးမှုဖြင့် ထိန်းသိမ်းနိုင်ရေး၊ ထိရောက်သော အစွမ်းစနစ်နှင့် တည်ငြိမ်သော ဓလေ့ထုံးစံများ နှိုးဆော်ပေးခြင်း ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၂ မှာ SME ၏ အရွယ်အစား သတ်မှတ်မှုအား မြှင့်တင်ရေး၊ တိုးချဲ့ရေး နှင့် ပြုပြင်ပြောင်းလဲရေး၊ လုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ခြင်းတို့ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ SME တွင် လုပ်ငန်းအမျိုးအစား မျိုးစုံဆောင်ရွက်ရေး၊ စီမံခန့်ခွဲမှု၊ စွမ်းရည်မြှင့်တင်ခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အားပေးရေး၊ SME ၏ အရွယ်အစား သတ်မှတ်မှုအား မြှင့်တင်ရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် တစ်ခုချင်းစီအတွက် အညွှန်းကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချက်ဆက်နိုင်မည် ဖြစ်ပါသည်။



မဟာဗျူဟာ(၂) မျှော်မှန်းရလဒ်များ (၄) မှ (၆)အထိ

မျှော်မှန်းရလဒ် ၄ မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု ပိုမို လွယ်ကူရေးတွင် အဆင့်ပိုမို မြှင့်မားရေး၊ ပြည်တွင်းဦးစားပေး လုပ်ငန်းများ အတွက် ပိုမို အထောက်အကူ ရရှိရေးတို့ ဖြစ်ပါ သည်။

မျှော်မှန်းရလဒ် ၅ မှာ အမျိုးသားအဆင့် အရည်အသွေး သတ်မှတ်ချက်ကို မူဘောင် ချမှတ်နိုင်ရေး၊ လုပ်သားဈေးကွက် သတင်းအချက်အလက်များကို အလုပ်ရှင်၊ အလုပ်သမား ၂ ဦး စလုံးမှ ရယူအသုံးပြုနိုင်ရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၆ မှာ ရင်းနှီးငွေများ တိုးပွားလာရေး၊ ဘဏ္ဍာရေးဆိုင်ရာ သက်သေခံ လက်မှတ် အမျိုးမျိုးထုတ်ဝေနိုင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများနှင့် ကုမ္ပဏီများ တိုးပွားလာစေရေးတို့ ဖြစ်ပါသည်။



မဟာဗျူဟာ-၃ ပြည်တွင်းပြည်ပဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများချဲ့ထွင်ခြင်း

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများအား ဦးစားပေး ဆောက်ရွက်မှုသည် ပို့ဆောင်ရေးလမ်းကြောင်းများ ချိတ်ဆက်မှုသာမက လျှပ်စစ်မီးဖြန့်ဖြူးခြင်း၊ ရေပေးဝေမှုနှင့် မြန်နှုန်းမြင့် အင်တာနက်အပါအဝင်ဆက်သွယ်ရေးတို့နှင့်လည်း ဆက်စပ်နေပါသည်။ ထိုအချက်များသည် စီးပွားရေး စင်္ကြံများ ဖွံ့ဖြိုးစေရန်အတွက် တစ်ခုတည်းသော အခြေဖြစ်ပြီး ယင်းမှတစ်ဆင့် အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွံ့ဖြိုးတိုးတက်စေ မည် ဖြစ်ပါ သည်။ ထိုစီးပွားရေးစင်္ကြံများသည် အိမ်ယာပိုင်ဆိုင်မှု၊ ဝင်ငွေ မြင့်မား လာသည်နှင့်အမျှ ပညာရေးနှင့် ကျန်းမာရေးတွင် ပိုမို ရင်းနှီးမြှုပ်နှံမှု၊ ကောင်းမွန်သည့် ဝန်ဆောင်မှုများ ရရှိနိုင်မှု စသည့် လူမှုဖူလုံရေးမြှင့်တင်ရေးစီမံခန့်ခွဲမှု ချမ်းသာကြွယ်ဝမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ မြန်မာ့ပို့ဆောင်ရေးပင်မစီမံကိန်းသည် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပူးပေါင်းရေးဆွဲခဲ့ပြီး ၎င်းပင်မ စီမံကိန်းတွင် မဟာဗျူဟာများကို အကောင်အထည်ဖော်ရန် အဓိကကျသည့် မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် များကို အသေးစိတ်ဖော်ပြထားပါသည်။ အဆိုပါမဟာဗျူဟာတွင် အောက်ပါတို့ ပါဝင်ပါသည်။

- ၁။ လူမှုစီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေခြင်း
- ၄။ ၎င်းအချက်မှာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ ကျောင်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အထောက်အကူ ပစ္စည်းကရိယာများ စသည့် လူမှုရေးအခြေခံ အဆောက်အအုံ များသည် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကရိယာ တန်ဆာ ပလာ ပြည့်စုံသော လုပ်ငန်းခွင် ဖြစ်စေရန် ဖြစ်ပါသည်။

- ၂။ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော ဒေသများသို့ ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်စေခြင်း
- ၃။ ပြည်တွင်းပြည်ပ ချိတ်ဆက်မှုများ ပိုမိုကျယ်ပြန့်လာစေခြင်း
- ၄။ ၎င်းအချက်သည် စီးပွားရေးစင်္ကြံများကို ဦးစားပေး ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။
- ၄။ ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းခြင်း
- ၅။ မြန်မာနိုင်ငံသည် မဲခေါင်ဒေသဆိုင်ရာ အစီအစဉ်များ GMS Program နှင့် ချိတ်ဆက် နေရန်နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါ သည်။
- ၅။ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များ ထိရောက်သည့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူချက်များသည် ကုန်သွယ်မှု (ပို့ကုန်-သွင်းကုန်) အတွက် ချိတ်ဆက်ဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေ ပါသည်။ သွင်ကုန်ခွန် ကင်းလွတ်ခွင့် သဘောတူညီချက်သည် ပြည်တွင်း စီးပွားရေး လုပ်ငန်းများနှင့် ပို့ကုန်အမျိုးမျိုးကို အထောက်အပံ့ ဖြစ်စေပါသည်။
- ၆။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်း
- ၈။ စံချိန်စံညွှန်းဆိုင်ရာများ မြှင့်တင်ခြင်း၊ အကောက်အခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ မြန်ဆန်ခြင်းနှင့် ကုန်စည်ကိုင်တွယ်မှုဆိုင်ရာ ခေတ်မှီ အခြေခံ အဆောက်အအုံများ တိုးတက်လာပါက ကုန်သွယ်မှု တိုးမြှင့်လာပြီး အစိုးရ၏ ဝင်ငွေတိုးမြှင့်လာမည် ဖြစ်ပါသည်။



မဟာဗျူဟာ (၃) မျှော်မှန်းရလဒ်များ (၁) မှ (၃) အထိ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ်အထိ) မဟာဗျူဟာ ၃ တွင် မျှော်မှန်းရလဒ် ၆ ခု ရှိပါသည်။ မျှော်မှန်းရလဒ် ၁ မှာ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် ဥပဒေရေးရာ အခြေခံကောင်းများ ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်ပါ သည်။

မျှော်မှန်းရလဒ် ၂ မှာ ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ် ဖြန့်ဖြူးခြင်း၊ စီးပွားရေး တိုးတက်မှု အကျိုးအမြတ်များကို ခွဲဝေခြင်း၊ မျှတမှုနှင့် ပြည်သူများ ပါဝင်မှုကို တိုးမြှင့်ခြင်း၊ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ နယ်စပ်တစ်လျှောက်တွင် စီးပွားရေး အဆောက်အအုံများ မြှင့်တင်ရေး၊ GMS အာရှအဝေပြေးလမ်း ကွန်ယက်နှင့် စီးပွားရေးစင်္ကြံများသို့ ချိတ်ဆက်ရေး၊ နိုင်ငံတကာ ဝင်ပေါက်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် တစ်ခုချင်းစီအတွက် အညွှန်းကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။



မဟာဗျူဟာ (၃) မျှော်မှန်းရလဒ်များ (၄) မှ (၆) အထိ

မျှော်မှန်းရလဒ် ၄ မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ GMS အစီအစဉ်တို့တွင် ပါဝင်ပူးပေါင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများတွင် ကုန်သွယ်ရေး သဘောတူညီမှုဆိုင်ရာ မူဝါဒများ ချမှတ်ရေးတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၅ မှာ ပြည်ပဈေးကွက်သို့ ထိုးဖောက်ခြင်း၊ ပို့ကုန်တိုးမြှင့်ခြင်း၊ ကုန်စည် မျိုးစုံ ထုတ်လုပ်နိုင်သော နည်းပညာ ဖြန့်ဝေပေးခြင်း၊ နိုင်ငံတကာ အဆင့်မီ လက်မှတ်များ ရရှိစေခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၆ မှာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ စနစ်များ ပိုမိုကောင်းမွန် စေရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ စီမံအုပ်ချုပ်ရေး၊ အကောက်ခွန်၊ သိုလှောင်ရုံများ၊ ကွန်တိန်နာများအစရှိသည့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ခေတ်မီစေရေးတို့ ဖြစ်ပါသည်။

မဟာဗျူဟာ (၄)

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကဏ္ဍများကို အားပေး မြှင့်တင်ခြင်း

- ၁ ကုန်စည်ဖျိစုံထုတ်လုပ်ခြင်းနှင့်အဆင့်မြှင့်တင်ခြင်း
- ၂ အခြေခံကုန်စည်များကို အရည်အသွေးမြှင့်တင်ပေးကာ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ပေးခြင်းနှင့်အခြေခံကုန်စည်ထုတ်လုပ်ခြင်း
- ၃ ပို့ကုန်တိုးမြှင့်ခြင်း
- ၄ လုပ်ငန်းအမျိုးအစားဖွံ့ဖြိုးလုပ်ကိုင်ခြင်း
- ၅ ဖြည့်တွင်းလုပ်ငန်းများအား တီထွင်ဖန်တီးနိုင်စွမ်း တိုးမြှင့်ခြင်း
- ၆ အဆင့်မြင့်နည်းပညာများကို စတင်အသုံးပြုခြင်း

- ကုန်ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရေး
- အခြေခံကုန်စည်များကို တန်ဖိုးမြှင့်တင်မှုများ အဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း
- အလုပ်အကိုင်နှင့် ပင်လွှာအခွင့်အလမ်း ဖန်တီးခြင်း
- အထူးစီးပွားရေးဇုန်များနှင့်စက်မှုဇုန်များကို လုပ်ငန်းအမျိုးအစားအလိုက် နည်းပညာဖြန့်ဝေခြင်း

မဟာဗျူဟာ-၄ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသောကဏ္ဍများကိုအားပေးမြှင့်တင်ခြင်း

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ ကဏ္ဍအားလုံးတွင် ထုတ်လုပ်မှု အရည်အသွေး နိမ့်ကျနေသည်ကို ကြုံတွေ့နေပါသည်။ အနာဂတ် ကာလတွင် ယှဉ်ပြိုင်မှုများ အခိုင်အမာရရှိရန် (အထူးသဖြင့် ထုတ်လုပ် မှုများ၊ ဝန်ဆောင်မှုများနှင့် လယ်ယာကဏ္ဍဆိုင်ရာ ပို့ကုန်များ) လိုအပ် ပါသည်။ ကာလတိုတွင် မူလကုန်ပစ္စည်းမှ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်မှုများကို အဆင့်မြှင့်တင်ခြင်းနှင့် ကုန်စည် အမျိုးမျိုး ထုတ်လုပ်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် လိုအပ် ပါသည်။ မူလကုန်စည်များအားလုံးကို ပို့ကုန်အဖြစ် မတင်ပို့မီ ပထမအဆင့် ထုတ်လုပ်မှုများကို လုပ်ဆောင်သင့်၍ ယင်းသို့ ထုတ်လုပ်ခြင်းဖြင့် အလုပ် အကိုင် အခွင့်အလမ်းအသစ်များကို အထူးသဖြင့် ကျေးလက် ဒေသများရှိ တူးဖော်ရေး (သို့မဟုတ်) ထုတ်လုပ်ရေးများ တည်ရှိရာ ဒေသများတွင် ရရှိစေပါသည်။ အထူးစီးပွားရေးဇုန်တွင် စက်မှု လက်မှု ဆိုင်ရာ အစုအဖွဲ့များနှင့် စက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့် နည်းပညာနှင့် ထုတ်လုပ်နိုင်ရန် ကာလလတ် မူဝါဒ ချမှတ် ဆောင်ရွက်ရမည်ဖြစ်သည်။ စက်မှု လက်မှုဆိုင်ရာ အစုအဖွဲ့များကို ဖြံ့ဖြူ ဒေသများတွင် ပြန်လည်ဖွဲ့စည်းရန် လိုအပ်ပါသည်။ စက်မှု လက်မှုဆိုင်ရာ ထုတ်လုပ်မှု အထောက်အကူပြု ပစ္စည်းများကို ဖြံ့ဖြူဒေသမဟုတ်သော စက်မှုဇုန်များ၊ ဖြံ့ဖြူဖွံ့ဖြိုးမှုအတွက် မြေနေရာသစ်များ၊ ခေတ်မီ ဈေးရိတ် နေရာများ၊ ပုဂ္ဂလိက ပိုင် အိမ်ရာများတွင် ပြန်လည်နေရာချထားရန် လိုအပ်ပါသည်။

အောက်ပါအချက်များသည် ယင်းမဟာဗျူဟာ-၄ တွင် ပါဝင်သည့် အချက် များ ဖြစ်ပါသည်-

၁။ ကုန်စည်ဖျိစုံ ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်မှုအဆင့်မြှင့်တင်ခြင်း- ပြိုင်ဆိုင်မှုများအတွက် ထုတ်လုပ်မှုမြှင့်တင်ခြင်း အလေးပေး လုပ်ဆောင် ခြင်းနှင့် လယ်ယာကဏ္ဍဆိုင်ရာ တန်ဖိုးမြှင့်ပို့ကုန်အသစ်များကို စတင် ထုတ်လုပ်လာခြင်း

၂။ အခြေခံကုန်စည်များကို အရည်အသွေးပြည့်ဝ၊ တန်ဖိုးမြင့် ကုန်စည် များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း- ပထမအဆင့် ကုန်ထုတ် လုပ်ခြင်း၊ သယံဇာတ တူးဖော်ရာနေရာနှင့် ထုတ်လုပ် သည့် နေရာဒေသများတွင် (ပေးလံခေါင်ဖျားဒေသများနှင့် ကျေးလက်ဒေသ များ) စီးပွားရေး လုပ်ငန်း သစ်များ ပေါ်ပေါက်လာခြင်း

၃။ ပို့ကုန်တိုးမြှင့်ခြင်း- နိုင်ငံအများ ပါဝင်သော စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုလက်မှတ်များနှင့် နိုင်ငံတကာ စံနှုန်းများကို လက်ခံကျင့်သုံးခြင်း

၄။ လုပ်ငန်းအမျိုးအစား ခွဲခြားလုပ်ကိုင်ခြင်း- နယ်စပ်ဂိတ်များ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းသည် နိုင်ငံအများ ပါဝင်သော စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ပြီး ပြည်တွင်းရှိ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ နေရာပြောင်းရွှေ့ခြင်းများနှင့် ပျံ့နှံ့စွာတည်ရှိနေသည့် ထုတ်လုပ်မှုလုပ်ငန်းများကို အချိတ်အဆက် မိမိ ဆောင်ရွက်နိုင်စေရန် ထောက်ပံ့ပေးပါသည်။

၅။ ပြည်တွင်းလုပ်ငန်းများအား တီထွင်ဖန်တီးနိုင်စွမ်းတိုးမြှင့်ခြင်း- အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တီထွင်ဖန်တီးမှုများကို မြှင့်တင်နိုင်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ စတင် တည်ထောင်ရန် ငွေကြေးအရင်းအနှီးများ ပိုမိုရရှိစေခြင်းသည် တီထွင်မှုများကို တိုးတက်ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

၆။ အဆင့်မြင့်နည်းပညာများကို စတင်အသုံးပြုခြင်း- သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသော နည်းပညာများနှင့် ထုတ်လုပ်မှုများ ကို အသုံးပြုရန် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း များအတွက် မက်လုံးပေးမှုများ၊ လယ်ယာစိုက်ပျိုးရေးအောင်မြင် ဖြစ်ထွန်းရေးနှင့် ကျေးလက်ဒေသ စွမ်းအင် ရရှိရေးအတွက် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းလမ်းများသည် စီးပွားရေး ဖွံ့ဖြိုးရန် အဓိကမောင်းနှင် အားအသစ်များ ဖြစ်စေပါသည်။



မဟာဗျူဟာ(၄)မျှော်မှန်းရလဒ်များ (၁) မှ (၃) အထိ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ်အထိ) မဟာဗျူဟာ ၄ တွင် မျှော်မှန်းရလဒ် ၆ခု ရှိပါသည်။ မျှော်မှန်းရလဒ် ၁ မှာ အမျိုးအစား စုံလင်စွာထုတ်လုပ်လာနိုင်ခြင်း၊ အခြေခံကုန်စည်များကို တန်ဖိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ လယ်ယာထွက်ကုန် ပစ္စည်းများ၊ စက်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်လာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၂ မှာ စီးပွားရေးတိုးတက်မှု၏ အကျိုး ကျေးဇူးများ မျှဝေခြင်း၊ အကျိုး ကျေးဇူးများ ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းနှင့် မျှတမှု ရှိလာခြင်း၊ ငြိမ်းချမ်းမှုနှင့် ယုံကြည်မှု တည်ဆောက်လာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ မြန်မာနိုင်ငံ၏ နိုင်းယုဉ် အကျိုး ကျေးဇူးဖြင့် ဒေသတွင်း ထုတ်လုပ်မှု ကွန်သက်နှင့် ကမ္ဘာ့ဈေး ကွက်တွင် ယှဉ်ပြိုင် ရောင်းချသူများ အဖြစ်ပါဝင်လာနိုင်ရန် အထောက်အကူပြုလာနိုင်ခြင်း တို့ဖြစ်ပါ သည်။

မျှော်မှန်းရလဒ်တစ်ခုချင်းစီအတွက် အညွှန်းကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။

မျှော်မှန်းရလဒ်များ (အဆက်)

 <p>အထူးစီးပွားရေးဇုန်များနှင့်စက်မှုဇုန်များလည်ပတ်လာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းစုများဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတကာလုပ်ငန်းများ၊ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအောက်ရွက်လာနိုင်ခြင်း။</p>		<p>အထူးစီးပွားရေးဇုန်များနှင့်စက်မှုဇုန်များလည်ပတ်လာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းစုများဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတကာလုပ်ငန်းများ၊ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအောက်ရွက်လာနိုင်ခြင်း။</p>
 <p>အထူးစီးပွားရေးဇုန်များနှင့်စက်မှုဇုန်များလည်ပတ်လာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းစုများဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတကာလုပ်ငန်းများ၊ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအောက်ရွက်လာနိုင်ခြင်း။</p>		<p>ကော့စတိုင်း ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု တိုးမြှင့်လာခြင်း၊ ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာခြင်း၊ မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ခြင်း။</p>
 <p>အထူးစီးပွားရေးဇုန်များနှင့်စက်မှုဇုန်များလည်ပတ်လာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းစုများဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတကာလုပ်ငန်းများ၊ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအောက်ရွက်လာနိုင်ခြင်း။</p>		<p>အဆင့်အတန်းမီ ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ရရှိလာနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အပြုအမူကန့်သတ်မှုများအသစ်များ အသုံးပြုလာနိုင်ခြင်း။</p>


၃၃

မဟာဗျူဟာ (၄) မျှော်မှန်းရလဒ်များ (၄) မှ (၆) အထိ

မျှော်မှန်းရလဒ် ၄ မှာ အထူးစီးပွားရေးဇုန်များနှင့် စက်မှု ဇုန်များ လည်ပတ်လာနိုင်ခြင်း၊ ထုတ်လုပ်မှုအရစီးပွားရေးလုပ်ငန်းစုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတကာ လုပ်ငန်းများ၊ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းများ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ခြင်း တို့ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၅ မှာ ဒေသအတွင်း ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု တိုးမြှင့်လာ ခြင်း၊ ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက် လာခြင်း၊ မြန်မာနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာ နိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၆ မှာ အဆင့်အတန်းမီ ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်များ ရရှိ လာနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချသည့် နည်းပညာ အသစ်များ အသုံးပြုလာနိုင်ခြင်း တို့ဖြစ်ပါသည်။



မဟာဗျူဟာ (၅)- ပြည်တွင်းစီးပွားရေးအလားအလာကောင်းများ ဖြစ်ထွန်းလာစေခြင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သဘာဝသယံဇာတပိုင်ဆိုင်မှု၊ လူသားအရင်းအမြစ်များ၊ ဆက်သွယ်ချိတ်ဆက်မှု၊ ပထဝီဝင်အနေအထား (ရာသီဥတု)၊ လယ်ယာ၊ သစ်တော၊ မြစ်ချောင်းများနှင့် ရေသယံဇာတများ ပိုင်ဆိုင်မှု စသည့် သဘာဝစီးပွားစနစ်တို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး ပုံသဏ္ဍာန် အသွင်းပြောင်းမှုအတွက် မောင်းနှင်အား ဖြစ်ပါသည်။ ဤ သယံဇာတများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုရန် လိုအပ်ပါသည်။ ဒေသများ၏ နှိုင်းယှဉ်အကျိုးကျေးဇူးများအပေါ် အခြေခံ၍ မဟာဗျူဟာကျစွာ စဉ်းစားပြီး ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကာလရှည် (၂၀၁၅ မှ ၂၀၃၀) စီးပွားရေးပုံသဏ္ဍာန် အသွင်းပြောင်းမှုများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။ ဒေသတွင်း အလားအလာရှိသော စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်စေရန် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို ကောင်းမွန် စေရမည် ဖြစ်ပါသည်။ ပြည်သူများ ပူးပေါင်းပါဝင်သော ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းများကိုလည်း မြှင့်တင်ရမည် ဖြစ်ပါသည်။

- ၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီမံကိန်းရေးဆွဲခြင်း
စီမံကိန်းရေးဆွဲသည့် ယန္တရားအသစ်အရ ဒေသများ၏ နှိုင်းယှဉ် အကျိုးကျေးဇူးများ အပေါ် အခြေခံ၍ နှစ်ရှည်စီးပွားရေး ပုံသဏ္ဍာန် ပြောင်းလဲမှု စီမံကိန်းများ ရေးဆွဲမည် ဖြစ်ပါသည်။
- ၂။ နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ဆောင်ရွက်ခြင်း
မူဆယ် ၁၀၅ မိုင် ရှိ နယ်စပ်ဂိတ် စီးပွားရေးဖွံ့ဖြိုးမှုကို အခြေခံ၍ မဟာဗျူဟာနေရာ ၃ ခု ဖြစ်သော (၁) မြဝတီ၊ (၂) တမူးနှင့် တာချီလိတ်တို့ကို ဆောင်ရွက်စေပါမည်။ နယ်စပ် ဂိတ် ဖွံ့ဖြိုးတိုးတက်ပါက နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။

- ၃။ စီးပွားရေးလုပ်ငန်းစု အလိုက်ဖြစ်ပေါ်စေရေးအတွက် ဒေသတွင်း ချိတ်ဆက်မှုများ ဆောင်ရွက်ခြင်း
ပို့ဆောင်ရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော စီမံကိန်းများအပါအဝင် နယ်စပ် ဒေသ အတွင်း စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ဆောင် စရိတ်များ လျော့ချစေမည် ဖြစ်ပါသည်။
- ၄။ ပြည်သူများအနေဖြင့် ဝန်ဆောင်မှုများ ပိုမိုရရှိခံစားရန် ဆောင်ရွက်ခြင်း
ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး စသည့် ဝန်ဆောင်မှုများကို ပိုမို ရရှိလာပါက ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း ပိုမိုမြင့်မားလာပြီး ထုတ်လုပ်မှု တိုးမြှင့်စေမည် ဖြစ်ပါသည်။ ထို့အပြင် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် ခြင်းသည် ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းကို အထောက်အကူ ဖြစ်စေပါသည်။

- ၅။ ပြည်သူများ၏ ပြောဆိုခွင့် ပိုမိုရရှိလာပြီး ဒေသန္တရအစိုးရများတွင် ပါဝင်လာခြင်း
ဤကဲ့သို့ ဖြစ်လာပါက တာဝန်ခံမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဂုဏ်သိက္ခာ ရရှိ ဆောင်ရွက်လာနိုင်ပါသည်။ ဒေသန္တရ ဗဟုသုတ ရရှိလာ ခြင်းကြောင့် ဒေသန္တရ စီမံကိန်းများလည်း ကောင်းမွန်လာနိုင်ပါသည်။ သတင်းအချက်အလက်များကို လည်း ဒေသန္တရအစိုးရများ ဆုံးဖြတ်ချက်များ ချရာတွင် အထောက်အကူအဖြစ် အသုံးပြု နိုင်ပါသည်။

မျှော်မှန်းရလဒ်များ

 <p>မျှော်မှန်းရလဒ် ၁</p>		<p>အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအောက်တွင် အခြေခံထူထပ်မှုများကို တန်ဖိုးဖြင့် ထုတ်လုပ်လာနိုင်ခြင်း၊ ဒေသတွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်မည့် ထုတ်ကုန် အဆင့်သို့ရောက်ရှိလာနိုင်ခြင်း။</p>
 <p>မျှော်မှန်းရလဒ် ၂</p>		<p>အလုပ်အကိုင် ထုတ်လုပ်မှုကွန်ယက်များနှင့်ချိတ်ဆက်ဆောင်ရွက်လာနိုင်ခြင်း၊ စီးပွားရေးတိုးတက်မှုများ ပျံ့နှံ့လာနိုင်ခြင်း၊ အကျိုးကျေးဇူးများ တိုးပွားလာခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်း၊ ငြိမ်းချမ်းမှုနှင့် ယုံကြည်မှု ထူထောင်လာနိုင်ခြင်း။</p>
 <p>မျှော်မှန်းရလဒ် ၃</p>		<p>ပြည်တွင်းအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအဖွဲ့ဖြင့် ထုတ်လုပ်မှု ကွန်ယက်နှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံစုံစီးပွားရေး လုပ်ငန်းများတို့ ဆွဲဆောင်လာနိုင်ခြင်း။</p>

၃၅

မဟာဗျူဟာ (၅) မျှော်မှန်းရလဒ်များ (၁) မှ (၃) အထိ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ်အထိ) မဟာဗျူဟာ ၅ တွင် မျှော်မှန်းရလဒ် ၅ ခုရှိပါသည်။ မျှော်မှန်းရလဒ် ၁ မှာ အမျိုးအစားစုံလင်စွာထုတ်လုပ်လာနိုင်ခြင်း၊ အခြေခံကုန်စည်များ လယ်ယာထွက်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တန်ဖိုးဖြင့် ထုတ်ကုန်အဖြစ် ပိုမို ထုတ်လုပ်လာနိုင်ခြင်း၊ ဒေသတွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်မည့် ထုတ်ကုန်အဆင့်သို့ ရောက်ရှိလာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၂ မှာ ဒေသတွင်း ထုတ်လုပ်မှု ကွန်ယက်များနှင့် ချိတ်ဆက် ဆောင်ရွက်လာနိုင်ခြင်း၊ စီးပွားရေး တိုးတက်မှုများ ပျံ့နှံ့လာနိုင်ခြင်း၊ အကျိုးကျေးဇူးများ တိုးပွားလာခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်း၊ ငြိမ်းချမ်းမှုနှင့် ယုံကြည်မှု တည်ဆောက်လာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ ပြည်တွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အနေ ဖြင့် ထုတ်လုပ်မှု ကွန်ယက်နှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခြင်း၊ နိုင်ငံခြား အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လာနိုင်ခြင်း၊ နိုင်ငံတွင်း ထုတ်လုပ်မှု အစုအဖွဲ့များ တည်ထောင်ခြင်းတို့ ဖြစ်ပါ သည်။

မျှော်မှန်းရလဒ်တစ်ခုချင်းစီအတွက် အညွှန်းကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။

မျှော်မှန်းရလဒ်များ (အဆက်)

မဟာဗျူဟာ ၅

➔

ကျန်းမာရေးအဆင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ အဆင့်မြင့် ပညာရေး ဧကန်သို့လျှောက်ပို့ရေးနှင့် ဆောင်ရွက်ပေးခြင်း၊ ထုတ်လုပ်မှု ဖိုးမြှင့်လာခြင်း။

မဟာဗျူဟာ ၅

➔

ပြည်သူ့ဘဏ္ဍာဖြုတ်ဖြူးတိုးတက်မှုလုပ်ငန်းများ ကိုးမြှင့်ဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့အများ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ စီမံကိန်းခြေခံလာခြင်း၊ ယူဆီယံဖွံ့ဖြိုးရေးနှင့် ဖာယန့်ဆီမုရီလာခြင်း။

အမျိုးသားစီမံကိန်းနှင့် အညွှန်းစံချိန်စိန်စစ်မှုစီမံကိန်းဦးစီးဌာန

မဟာဗျူဟာ(၅) မျှော်မှန်းရလဒ်များ (၄) မှ (၅) အထိ

မျှော်မှန်းရလဒ် ၄ မှာ လုပ်ငန်းခွင် ကျန်းမာရေးအဆင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ ပညာရေးလက်လှမ်းမီမှု ပိုမို ရှိစေရန်နှင့် အရည်အသွေးမီသော စံနှုန်းရရှိလာခြင်း၊ ကဏ္ဍအားလုံး ထုတ်လုပ်မှုတိုးမြှင့်လာခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၅ မှာ ပြည်သူ့ဘဏ္ဍာဖြုတ်ဖြူးတိုးတက်မှု၊ ပြည်သူများ၏ လိုအပ်ချက်ကို အခြေခံ၍ ပြည်သူ့အများ ပူးပေါင်း ပါဝင်သော ဒေသစီမံကိန်း၊ ပွင့်လင်း မြင်သာမှု ရှိခြင်းနှင့် တာဝန်ခံမှုရရှိလာခြင်း၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းမှု တည်ဆောက်ခြင်းတို့ ဖြစ်ပါသည်။

မဟာဗျူဟာ (၆)

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း

- ၁။ အရွယ်အစားပြည့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခြင်း။
- ၂။ ပြည်သူ့အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ပြည်သူ့ဝန်ထမ်းများ ဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်း။
- ၃။ သင်တန်းဆိုင်ရာ လုပ်ငန်းများ နှင့် အလုပ်အကိုင်များ ဖန်တီးပေးဆောင်ရွက်ခြင်း။
- ၄။ အုပ်စုများဖွဲ့စည်းပေးခြင်း၊ သို့မဟုတ် အဖွဲ့အစည်း ဖွဲ့စည်းပေးခြင်း။
- ၅။ လူမှုအကာအကွယ်ပေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း။
- ၆။ အသိပညာစီမံကိန်း အချက်အလက်များကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။

- စီးပွားရေးတိုးတက်မှုသည် ဆင်းရဲမှုကို လျော့ချနိုင်ခြင်း။
- ဝန်ထမ်းများ ပိုမိုကောင်းမွန်စေရန် လစာတိုးမြှင့်ပေးခြင်း။
- ယိုဖျက်လွယ်သည့်သူများအတွက် လူမှုရေး ကာကွယ်ဆောင်ရွက်မှုများ ပြည့်စုံစေခြင်းပေးခြင်း။
- အသိပညာစီမံကိန်းအတွက် အသိပညာစာရင်းအင်းစနစ် ဖွံ့ဖြိုးစေခြင်း။

၃၇

မဟာဗျူဟာ-၆ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်းနှင့် ဆင်းရဲမှုလျော့ချခြင်း

အိမ်နီးခြင်းအာရုံစိုက်မှုများ၏ သင်ခန်းစာအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာ ဆင်းရဲ နွမ်းပါးမှုကို လျော့ချနိုင်မည်ဖြစ်ပါသည်။ အဆိုပါအချက်သည် NCDP ၏ အဓိက ယူဆချက် ပုံစံလည်း ဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုသည် အိမ်ထောင်စုများ၏ နေ ဥစ္စာ ကြွယ်ဝ ချမ်းသာစေခြင်းသာမက စားသုံးမှုပုံစံလည်း ပြောင်းလဲ လာစေသည်။ စီးပွားရေး လုပ်ငန်းများ ပိုမိုများပြားလာပြီး ထိရောက်၍ မျှတသော အခွန်စနစ်ကြောင့် ဝင်ငွေများကိုလည်း ဖော်ပြလာပြီး ဖြစ် ပါသည်။ ရရှိ လာသော အခွန်ငွေများဖြင့် လူမှုရေးကဏ္ဍများတွင် လိုလောက် စွာ ရင်းနှီးမြှုပ်နှံပေးနိုင်မည် ဖြစ်ပါသည်။ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍတွင် လုပ်ခ လစာ ကောင်း သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရန်၊ ကမ္ဘာ့စီးပွားရေးဂယက်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက် ခံရသူများ အတွက် လူမှုအကာအကွယ်ပေးရေး လုပ်ငန်း များ လူမှုရေး ပံ့ပိုး ထောက်ပံ့ပေးမှုများ ဆောင်ရွက်ရန် လိုအပ် ပါသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော ဒေသဆိုင်ရာ စီမံကိန်းများ ရေးဆွဲနိုင်ရန် စာရင်းအင်း အချက်အလက်ရရှိမှု တိုးတက်လာရန် လည်း လိုအပ်ပါသည်။

၁။ ပြည်သူ့ဝန်ထမ်းလုပ်ငန်းများ တိုးတက်ကောင်းမွန် လာစေရေး ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် လွှမ်းမိုးမှုရှိရန် လိုအပ် ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အရည် အသွေး စံသတ်မှတ် ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများ ရရှိနိုင်ရန် စီမံခေါ် မှုများနှင့် ရင်ဆိုင်နေရပါသည်။

၂။ ပြည်သူများအနေဖြင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ရေး အရေးကြီးဆေးဝါးများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးပေးရန် မြို့ပြ ဆင်းရဲ နွမ်းပါးသူများနှင့် ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ပညာရေး လက်လှမ်းမီ ၍ သင်ယူခွင့် ရရှိစေရန် လိုအပ်ပါသည်။

၃။ လုပ်ခလစာကောင်း အလုပ်အကိုင်များ ရေရှည် တည်တံ့နိုင်စေမည့် အခွင့်အလမ်းများ

စီးပွားရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု ၊ ပုဂ္ဂလိက ကဏ္ဍအား ပံ့ပိုးအားပေးမှု၊ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကြောင့် အလုပ်အကိုင် များ ဖန်တီးနိုင်မည် ဖြစ်ပါ သည်။

၄။ လူမှုဘဝလုံခြုံရေးနှင့် လူမှုအကာအကွယ်ပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

ဝင်ငွေများ ပိုမိုရရှိလာသည်နှင့်အမျှ လူမှုအကာအကွယ်ပေးရေး စနစ် များလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေမည့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများဖြင့်လည်း လူမှု အကာအကွယ်ပေးရေး အစီအစဉ်များ ကိုလည်း ဖော်ဆောင်နိုင်ပါသည်။ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည့် ပြည်သူများအတွက် အချိန်တိုအတွင်း အရေးကြီးလိုအပ်ချက်ဖြစ်သော ကျန်းမာရေး စောင့်ရှောက် မှုများနှင့် သဘာဝ ဘေးဒဏ် ခံရမှု လျော့ပါးစေရေးတို့အတွက် ငွေကြေးထောက်ပံ့မှုများ အပါအဝင် လူမှုဘဝလုံခြုံရေးများကို စီစဉ်ဆောင်ရွက်ရန် ဖြစ်ပါသည်။

၅။ ဒေသန္တရ စာရင်းအင်းများ အရည်အသွေး ကောင်းမွန်စွာဖြင့် ပိုမို၍ ပြည့်ပြည့်စုံစုံရရှိရေး

စီမံကိန်းရေးဆွဲရန်နှင့် နိုင်ငံအဆင့် အညွှန်းကိန်းများ တွက်ချက်ရရှိနိုင် ရေး အတွက် နိုင်ငံအဆင့်ကိန်းဂဏန်းများ ရရှိရန် စနစ်သစ်တစ်ခုကို ဖော်ဆောင်ရမည် ဖြစ်ပါသည်။



ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ မဟာဗျူဟာ

NCDP ၏ ကာလရှည် ရည်မှန်းချက် (၂) ရပ်နှင့် ချိတ်ဆက်ရန် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ မဟာဗျူဟာကို ဖော်ထုတ်ပြီး ဖြစ်ပါသည်။ မဟာဗျူဟာကို ERIA ၏ သုတေသနအရ ဒေသဆိုင်ရာ အတွေ့အကြုံများအပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။ မဟာဗျူဟာများသည် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်း၊ ကျောင်းနေနှုန်း၊ အတန်းပြီးမြောက်နှုန်း၊ သားဖွားမိခင် နှင့် ကလေး သေဆုံးနှုန်းများ ကျဆင်းရေးနှင့် လယ်ယာမဟုတ်သော လုပ်ငန်းများတွင် အမျိုးသမီးများ အလုပ်အကိုင် ရရှိရန်စသည့် အညွှန်းကိန်းများ သတ်မှတ်ရန် အဓိကမူဝါဒများ ချမှတ်ရန် ဖြစ်ပါသည်။

၁။ အခြေခံဝန်ဆောင်မှုလုပ်ငန်းများ

အစားအစာနှင့် သောက်သုံးရေ ဖူလုံစေရေး၊ သန့်ရှင်းသော မိလ္လာစနစ် ထားရရှိရေး၊ အိမ်သာပိုင်ဆိုင်မှု ရရှိရေး လုပ်ငန်းများ ပါဝင်ပါသည်။

၂။ ဝန်ဆောင်မှုများ လက်လှမ်းမီစေရေး

လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် ရရှိရေး၊ ဘေးအန္တရာယ်များနှင့် တွေ့ကြုံရန် လွယ်ကူသူများအတွက် လူမှုကာကွယ် စောင့်ရှောက်မှု ရရှိရေးတို့ ပါဝင်ပါသည်။

၃။ အလုပ်အကိုင် အခွင့်အလမ်းများ

အခြေခံ ကုန်စည်များကို တန်ဖိုးမြှင့်ကုန်စည်များအဖြစ် ထုတ်လုပ်ရာ တွင် အလုပ် အကိုင်အသစ်များ ဖန်တီးနိုင်ခြင်း၊ ပေါင်းစည်းလယ်ယာနှင့် စက်မှုလယ်ယာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့် အိမ်တွင်းလုပ်ငန်းများ တိုတက်ပေါ်ထွန်းရေးတို့ ပါဝင်ပါသည်။

၄။ အုပ်ချုပ်ရေးတွင် ပြည်သူများ ပါဝင်လာစေရေး

အုပ်ချုပ်ရေးတွင် ပြည်သူများ ပါဝင်လာပါက မျိုးဆက်သစ်များဖြင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း၊ ဇီဝမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့တွင် ပံ့ပိုးကူညီဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ကောင်းမွန်လုံလောက်သော လုပ်ငလစာ၊ အမြဲတမ်းအလုပ်အကိုင် အခွင့်အလမ်းအသစ် များ ဖန်တီးပေးနိုင်မှသာ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်မည် ဖြစ်ပါသည်။ လူမှု လုံခြုံရေးနှင့် လူမှုအကာအကွယ်ပေးရေးတို့ကဲ့သို့သော လူမှုရေးရင်းနှီးမြှုပ်နှံမှုများသည် ဆင်းရဲနွမ်းပါးမှု ပြဿနာများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် တစ်စိတ်တစ်ဒေသသာ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး မဟာဗျူဟာသည် အလုပ်အကိုင်ကောင်းများ ဖန်တီးနိုင်မှုအပေါ် မူတည်မည် ဖြစ်ပါသည်။

မျှော်မှန်းရလဒ်များ (အဆင့်)

 ပထမအဆင့်	➔	<p>ပြည်သူ့ဖွံ့ဖြိုးရေးအဖွဲ့တိုးတက်မှုလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း ဖြစ်လာခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်း၊ အဖွဲ့အစည်းများ ပိုမိုပေါင်းစည်းဆောင်ရွက်လာနိုင်ခြင်း။</p>
 ပထမအဆင့်	➔	<p>ဆင်းရဲနာကျင်မှုနှင့် ကိစ္စကပ်တွတ်သည့် ဆက်ဆံရေးပေါ်ပေါက်မှုများကို လျှော့ချနိုင်ခြင်း၊ လူသားခြင်းစာမကုမှု ခိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လာနိုင်ခြင်း၊ လူမှုဖွံ့ဖြိုးရေးကဏ္ဍတွင် စောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း။</p>
 ပထမအဆင့်	➔	<p>စာရင်းအင်းစနစ်များ အဆင့်မြှင့်တင်ခြင်း၊ တိုးမြှင့်တင်ဆောင်ရွက်မှုများ မှတ်တမ်းပေါ်ပေါက်လာခြင်း၊ ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲလာနိုင်ခြင်း။</p>

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

မဟာဗျူဟာ(၆) မျှော်မှန်းရလဒ်များ (၁) မှ (၃)အထိ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ်အထိ) မဟာဗျူဟာ ၆ တွင် မျှော်မှန်းရလဒ် ၆ ခုရှိပါသည်။ မျှော်မှန်းရလဒ် ၁ မှာ ပြည်သူတို့၏ လူမှုဘဝ တိုးမြှင့်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာနိုင်ခြင်း၊ ကွာဟမှုလျော့ကျလာခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု အဆင့်သတ်မှတ်ချက် တိုးတက်လာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၂ မှာ ပြည်သူတို့၏ လူမှုဘဝ တိုးမြှင့်လာနိုင်ခြင်း၊ ကွာဟမှု လျော့ကျ လာခြင်း၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု အဆင့်သတ်မှတ်ချက် တိုးတက်လာနိုင်ခြင်းတို့ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ စီးပွားရေး လုပ်ဆောင်ချက်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဝင်ငွေရရှိမှု အရင်းအမြစ် တိုးမြှင့်လာခြင်း၊ ပြည်တွင်း စားသုံးမှု မြှင့်မားလာခြင်း၊ လူမှုဘဝ တိုးမြှင့်လာခြင်းတို့ဖြစ်ပါသည်။

မျှော်မှန်းရလဒ် တစ်ခုချင်းစီအတွက် အညွှန်ကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။

မျှော်မှန်းရလဒ်များ (အဆက်)

	➔	<p>ပြည်သူ့ဖွံ့ဖြိုးရေးတိုးတက်မှုလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့အများ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း ဖြစ်လာခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်း၊ အဖွဲ့အစည်းများ ပိုမိုပေါင်းစည်း ဆောင်ရွက်လာနိုင်ခြင်း။</p>
	➔	<p>ဆင်းရဲသားများနှင့် ထိခိုက်လွယ်သည့် အုပ်စုများအပေါ် ထောက်ပံ့ပေးနိုင်ခြင်း၊ လူသားခြင်းစာနာမှု ဆိုင်ရာ လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း။</p>
	➔	<p>စာရင်းအင်းစနစ်များ အဆင့်မြှင့်တင်ခြင်း၊ ကျိုးကြောင်း ဆီလျော်မှုရှိသော မူဝါဒများ ပေါ်ပေါက်လာခြင်း၊ ဖွံ့ဖြိုးမှု စီမံကိန်းများ ရေးဆွဲလာနိုင်ခြင်း။</p>

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း

မဟာဗျူဟာ (၆) မျှော်မှန်းရလဒ်များ (၄) မှ (၆)အထိ

မျှော်မှန်းရလဒ်များ ၄ မှာ ပြည်သူ့ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့အများ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်လာခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်း၊ အဖွဲ့အစည်းများ ပိုမို ပေါင်းစည်း ဆောင်ရွက်လာနိုင်ခြင်း၊ အဂတိလိုက်စားမှု လျော့ကျခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ်များ ၅ မှာ ဆင်းရဲသားများနှင့် ထိခိုက် လွယ်သည့် အုပ်စုများအပေါ် ထောက်ပံ့ပေးနိုင်ခြင်း၊ လူသား ခြင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများ ပိုမိုဆောင်ရွက် လာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၆ မှာ စာရင်းအင်းစနစ်များ အဆင့် မြှင့်တင်ခြင်း၊ ကျား/မ ပါဝင်မှု မြှင့်မားလာခြင်း၊ ကျိုးကြောင်း ဆီလျော်မှုရှိသော မူဝါဒများ ပေါ်ပေါက်လာခြင်း၊ ဖွံ့ဖြိုးမှု စီမံကိန်းများ ရေးဆွဲလာနိုင်ခြင်းတို့ ဖြစ်ပါသည်။

မဟာဗျူဟာ (၇)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း

၁. လေ့လာတည်ထိုင်ခိုင်မြဲစေမည့် ပတ်ဝန်းကျင် ဆိုင်ရာစီမံခန့်ခွဲမှု ဖြစ်စေရန် ဆောင်ရွက်ခြင်း
၂. ဂွမ်းပင်တိုင်းကု၊ ရင်းနှီးမြှုပ်နှံမှုများ သွင်း တာဝန်ပေးဆောင်ရွက်ခြင်း
၃. ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ခြင်း
၄. သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲခြင်းများ ကာကွယ်စောင့်ရှောက်ခြင်း
၅. မြေပမာဏဆိုင်ရာနှင့် အသုံးစရိတ်များ စီမံဆောင်ရွက်ခြင်း

- ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အဖွဲ့အစည်းများအားကောင်းစေခြင်း၊
- ပတ်ဝန်းကျင်ထိန်းသိမ်းမှုနည်းဥပဒေ ရင်းနှီးမြှုပ်နှံမှုများစိတ်ဝင်စားခြင်း၊
- သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများထားရှိခြင်း၊
- မြေပမာဏဆိုင်ရာနှင့် ဥပဒေနှင့်အညီ အသုံးအပြုစီမံခြင်း

မဟာဗျူဟာ - ၇ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း

မြန်မာနိုင်ငံသည်သဘာဝသယံဇာတပေါကြွယ်ဝသည့်အလျောက်ရေနံနှင့်သဘာဝဓါတ်ငွေ့များကိုကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းဖြင့်လက်ရှိ စီးပွား ရေးလည်ပတ်နေခြင်း ဖြစ်ပါသည်။ အနာဂတ် မျိုးဆက် များအတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် သဘာဝ ပတ်ဝန်းကျင် နှင့် သဘာဝ သယံဇာတများကို ကာကွယ်စောင့်ရှောက်ခြင်း၊ အလေးထား စီမံခန့်ခွဲခြင်းနှင့် စနစ်တကျ အသုံးပြုခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အပိုင်းကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေး ဝန်ကြီးဌာနအနေဖြင့် ကဏ္ဍဆိုင်ရာ ပင်မစီမံကိန်း နှင့် ဝန်ကြီးဌာနဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲ ချမှတ်ရန် လိုအပ်ပါသည်။ ယင်းပင်မစီမံကိန်းတွင် သဘာဝ ပတ်ဝန်း ကျင်၊ သယံဇာတများ ကာကွယ်စောင့်ရှောက်ခြင်း၊ သယံ ဇာတများ ရေရှည် အသုံးပြုခြင်းတို့ အတွက် ကာလရှည် မျှော်မှန်းချက်များနှင့် မူဝါဒများ ချမှတ်ရန် ဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့်လည်း ဌာနတွင်း မဟာဗျူဟာတစ်ခုကို ချမှတ်မည် ဖြစ်ပါသည်။ အဆိုပါ ဌာနတွင်း မဟာဗျူဟာသည် လျင်မြန်စွာ စစ်ဆေး နိုင်သည့် စနစ်အတွက် လမ်းပြမြေပုံ ဖြစ်ပါသည်။ ထိုရောက်သည့် အုပ်ချုပ်မှုနှင့် စစ်ဆေးရေးစနစ် မရှိလျှင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသစ် များကို အကောင် အထည်ဖော်ရာတွင် အကန့် အသတ်များ ရှိနေမည် ပင်ဖြစ်ပါ သည်။

အနာဂတ် ရင်းနှီးမြှုပ်နှံမှုများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စိစစ်ချက် EIA နှင့် လျော်ကြေးပေးမှု အစီအစဉ်များ၊ မူလနေရာအနီးတွင် မြေယာများ ပြန်လည်ပေးအပ်မှု

အစီအစဉ်များ ပါရှိမည် ဖြစ်ပါသည်။ တာဝန်ရှိသော အစိုးရ အဖွဲ့အစည်းများအနေဖြင့် လူမှုရေးတာဝန်ခံနိုင်မှု (CSR) မဟာဗျူဟာများကို ကျင့်သုံး၍ တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ ဖြစ်စေရန် တွန်းအားပေး မြှင့်တင်ဆောင်ရွက်မည် ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ် သို့မဟုတ် လူသားကြောင့်ဖြစ်သော သဘာဝ ဘေးအန္တရာယ် များ၏ အကျိုးဆက်များအား အစိုးရအနေဖြင့် ထိရောက်စွာ ဆောင်ရွက်ရန်အတွက် HYOGO မူဘောင် လိုအပ်ပါသည်။

ကာလတိုနှင့် ကာလလတ်အတွင်း မြေယာပိုင်ဆိုင်မှု ပြဿနာများအား ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လက်ရှိ လူမှုရေးတာဝန်ခံနိုင်သော စီးပွားရေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် သက်ရောက် နေသော ကိစ္စရပ်များအား လျော့နည်းပပျောက်စေမည် ဖြစ်ပါသည်။



မဟာဗျူဟာ (၇) မျှော်မှန်းရလဒ်များ (၁) မှ (၃)အထိ

အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း NCDP (၂၀၃၀ ခုနှစ်အထိ) မဟာဗျူဟာ ၇ တွင် မျှော်မှန်းရလဒ် ၅ ခု ရှိပါသည်။ မျှော်မှန်းရလဒ်များ ၁ မှာ မြေယာအသုံးချမှုပုံစံ ပြောင်းလဲလာခြင်း၊ ကာကွယ်ထားသော ဧရိယာ များပြားလာခြင်း၊ နိုင်ငံပိုင် မြေယာပိုင်ဆိုင်မှုနှင့် အသုံးချမှု ပုံစံများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း၊ ရေအားလျှပ်စစ် အသုံးပြုမှု ပိုမို ထိရောက်စေခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၂ မှာ တာဝန်ယူမှုရှိသော အရည်အသွေး ရှိသော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်း၊ မြေယာများ ဖော်ထုတ်ခြင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ဒေသဆိုင်ရာ အစိုးရများ၏ ဝင်ငွေတိုးတက်လာခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၃ မှာ ပြန်လည်ပြည်ဖြိုးမြှုပ်နှံမှုအားဖြည့်စွမ်းအင် အသုံးပြုမှု များလာခြင်း၊ ပြည်တွင်း စက်မှုလုပ်ငန်းသစ်များအတွက် အခွင့်အလမ်းကောင်းများ ရရှိလာခြင်း၊ ရေထု၊ လေထု ညစ်ညမ်းမှုများ လျော့ချလာနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲလာနိုင်ခြင်း၊ မြေများပြန်ဖို့ခြင်း၊ မီးရှို့ခြင်း တို့ ဖြစ်ပါသည်။


မျှော်မှန်းရလဒ် တစ်ခုချင်းစီအတွက် အညွှန်းကိန်းများကို ဖော်ထုတ်နိုင်ပြီး NCDP ကို အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ထိန်းကြောင်းကြပ်မတ်ရန် လူမှုဘဝ ပြည့်စုံမှု မူဘောင်နှင့် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။



မဟာဗျူဟာ (၇) မျှော်မှန်းရလဒ်များ (၄) မှ (၅) အထိ

မျှော်မှန်းရလဒ် ၄ မှာ ရေလွှမ်းမိုးမှု ဘေးအန္တရာယ်မှ လျော့ကျစေရေး၊ သဘာဝ ဘေးအန္တရာယ် ထိခိုက်မှုများ လျော့ပါးစေရန် ဆောင်ရွက်လာနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးမှတ်စုများ ချမှတ်နိုင်ခြင်းနှင့် ဘဏ္ဍာငွေခွဲဝေခြင်းတို့ ဖြစ်ပါသည်။

မျှော်မှန်းရလဒ် ၅ မှာ မြို့ပြများတွင် ထိရောက်သည့် မြေယာအသုံးပြုမှု အစီအစဉ် ရေးဆွဲနိုင်ခြင်း၊ မြေယာပိုင်ဆိုင်မှုနှင့် အဆင့်မီအရေးဆိုင်ရာ စံနှုန်းအတွက် အဆင့်မီဥပဒေများ ပြဌာန်းလာနိုင်ခြင်း၊ မြေယာနှင့် ပတ်သက်၍ ဈေးကစားမှုလျော့ကျလာခြင်း၊ GIS စနစ် အသုံးပြု၍ ထိရောက်စွာ စီမံခန့်ခွဲလာနိုင်ခြင်းတို့ ဖြစ်ပါသည်။



အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲမှု

အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan - NCDP) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံခန့်ခွဲမှုပုံစံကို အောက်ပါအတိုင်း အဖွဲ့ (၃) ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

- (၁) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan - NCDP) အကောင်အထည်ဖော်ရေးကော်မရှင်
- (၂) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan - NCDP) ဆိုင်ရာဝန်ကြီးဌာနတွင်းကော်မတီ
- (၃) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan - NCDP) ဆိုင်ရာ ထိန်းကျောင်းကြပ်မတ်ခြင်းအဖွဲ့
- (၁) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan - NCDP) အကောင် အထည် ဖော်ရေးကော်မရှင် တွင် သမ္မတ၊ ဒုတိယသမ္မတ၊ သမ္မတရုံးဝန်ကြီးဌာနမှ ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ ပါဝင်ပါမည်။ ကောင်မရှင်၏ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် သမ္မတမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးမှ ဆောင်ရွက်မည် ဖြစ်ပါသည်။ ထို့ပြင် အကောင်အထည်ဖော်ရေးကော်မရှင်မှ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အကောင်အထည်ဖော်ခြင်းကို ကြီးကြပ်၍ အထောက်အကူပေးရန် ဖြစ်ပါသည်။ အကောင်အထည်ဖော်ရေး ကော်မရှင်သည် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နေစဉ် ကာလအတွင်း လမ်းညွှန်မှုများပေးခြင်း၊ မဟာဗျူဟာ မြောက် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သော မဟာဗျူဟာနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းခြင်းတို့ကို တာဝန်ယူ ဆောင်ရွက် ရမည် ဖြစ်ပါသည်။
- (၂) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan - NCDP) ဆိုင်ရာ ဝန်ကြီးဌာနတွင်း ကော်မတီတွင် ပြည်ထောင်စု ဝန်ကြီးဌာနများ အားလုံးမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးများ ပါဝင်မည် ဖြစ်ပါသည်။

ကော်မတီဥက္ကဋ္ဌအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးမှ တာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဆောင်ရွက်မည်ဖြစ်ပါသည်။ ကော်မတီ သည် ပရောဂျက်များနှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ဝန်ဆောင်မှုများပေးခြင်း၊ လိုအပ်သည့်ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းခြင်း စသည့် ကိစ္စရပ်များတွင် ညှိနှိုင်း ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ထို့ပြင် ဌာနတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်းရမည်ဖြစ်ပြီး NCDP ကို အကောင်အထည်ဖော်နိုင်ရန် အတွက်လည်း အပြည့်အဝ ပံ့ပိုးပေးရပါမည်။

(၃) အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan-NCDP) ဆိုင်ရာ ထိန်းကျောင်းကြပ်မတ်ခြင်းအဖွဲ့သည် အချိန်ပြည့် ပံ့ပိုးကူညီရမည့် အဖွဲ့ဖြစ်ပြီး NCDP အကောင်အထည်ဖော်မှု တိုးတက် စေရန်အတွက် ဘက်ပေါင်းစုံမှ ထိန်းကျောင်းကြပ်မတ်ရန် တာဝန်ရှိသောအဖွဲ့ ဖြစ်ပါသည်။ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်း အဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ရန်ဖြစ် ပါသည်။ လုပ်ငန်းတာဝန်များမှ ညွှန်ကြားမှုများဖြင့် ကြပ်မတ်ခြင်း၊ သုံးသပ်ချက် အစီရင်ခံစာများအား ဝတ်ဆိုင်တွင် ထုတ်ပြန်ခြင်း စသည့် တို့ကိုလည်း ဆောင်ရွက် ရပါမည်။ ၎င်းအဖွဲ့သည် NCDP အကောင်အထည်ဖော်ရေး ကော်မရှင်နှင့် NCDP ဆိုင်ရာ ဌာနတွင်း ကော်မတီတို့ကို တွေ့ကြုံလာနိုင်သည့် မည်သည့် ပြဿနာ ကိစ္စရပ်များကိုမဆို ကျော်လွှားနိုင်ရန် နည်းပညာဆိုင်ရာ အကြံပြုချက်များ၊ စီစစ် တွေ့ရှိချက်များ ပါဝင်သည့် အစီရင်ခံစာများကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးခြင်းဖြင့် အထောက်အကူပြုရမည် ဖြစ်ပါသည်။ NCDP ဆိုင်ရာ ထိန်းကျောင်းကြပ်မတ် ခြင်းအဖွဲ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနတို့ ပါဝင်မည်ဖြစ်ပါသည်။ အစီရင်ခံစာကို (၆)လလျှင် (၁) ကြိမ်ထုတ်ပြန် ရမည် ဖြစ်ပါသည်။



ဝန်ကြီးဌာနများ၊ ကဏ္ဍစီမံကိန်းများနှင့် ချိတ်ဆက်မှု

ကဏ္ဍစီမံကိန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးစီမံကိန်းများအား ထိရောက်ပြီး စွမ်းဆောင် ရည် ပြည့်ဝ သည့် စီမံကိန်းများ ဖြစ်စေမည့် အခွင့်အလမ်း ပေးနိုင်ရန် NCDP ကို ရေးဆွဲထားခြင်း ဖြစ်ပါသည်။ NCDP တွင် အောက်ပါတို့ ပါဝင်ပါသည်-

- (၁) ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံ၏ မဟာဗျူဟာမျှော်မှန်းချက်
 - (၂) ကာလရှည်မဟာဗျူဟာ ရည်မှန်းချက် (၂) ရပ်
 - (၃) တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုရှိသော ကျင့်သုံးမည့် မဟာဗျူဟာ(၇)ရပ်
 - (၄) အခြေခံမူဝါဒများအား အထောက်အပံ့ပြုခြင်း
- ပင်မစီမံကိန်းများ၊ ကဏ္ဍဆိုင်ရာ မဟာဗျူဟာနှင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးမှု စီမံကိန်းများကို NCDP နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲရန် ဖြစ်ပါသည်။ စီမံကိန်းတစ်ခုစီသည် ကာလရှည် ရည်မှန်းချက်များကို ရရှိစေရန် အထောက်အပံ့ပေးနိုင်မည့် မဟာဗျူဟာ ပါဝင်ရမည် ဖြစ်ပါသည်။ အဆိုပါစီမံကိန်းများကို ပညာရှင်များ၏ နည်းပညာ ဆိုင်ရာ အကူအညီရယူပြီး အသေးစိတ် အချက်အလက်များနှင့် ရေးဆွဲသွားမည်ဖြစ်ပြီး ယင်းသည် NCDP အကောင်အထည်ဖော်ရန်အတွက် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါသည်။

ကဏ္ဍစီမံကိန်း-ပြည်ထောင်စုဝန်ကြီးဌာန ပင်မစီမံကိန်း

ကဏ္ဍစီမံကိန်းကို ပင်မစီမံကိန်းနှင့် မဟာဗျူဟာတို့ ၏ သဘောတရားများဖြင့် ရေးဆွဲသင့်ပါသည်။ ပင်မစီမံကိန်းများတွင် မူဝါဒများ၊ ဘဏ္ဍာရေးလိုအပ်ချက်များ၊ လိုအပ်သည့် ဥပဒေများ ပြဌာန်းခြင်းနှင့် အစီအစဉ်များ ပါဝင်ပါသည်။ မဟာဗျူဟာများသည် ခေတ်နှင့် လျော်ညီ

သည့် ဥပဒေပြဌာန်းခြင်းနှင့် မူဝါဒဆိုင်ရာ လိုအပ်ချက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားပါသည်။ ယနေ့ခေတ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ယင်း ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒများ ပါဝင်သော ပင်မစီမံကိန်းကို ရေးဆွဲထုတ်ဝေခဲ့ပါသည်။ ဤကဲ့သို့ပင် ကျန်ရှိသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများအနေဖြင့် ကာလရှည်စီမံကိန်းများ၊ မူဝါဒများ၊ ဥပဒေများကို ဘက်စုံထည့်သွင်းစဉ်းစားပြီး ရေးဆွဲထားသင့်ပါသည်။ ယင်းတို့သည် NCDP ၏ မဟာဗျူဟာများ၊ ရည်မှန်းချက်များကို အထောက်အကူပြုရမည် ဖြစ်ပါသည်။ NCDP ကို အကောင်အထည်ဖော်ရန် ကာလတိုအတွင်း ၂၀၁၇ ခုနှစ် မတိုင်မီ ကဏ္ဍအလိုက် ပင်မ စီမံကိန်းများကို ရေးဆွဲထားသင့်ပါသည်။



ဒေသန္တရ စီမံကိန်းများနှင့်ချိတ်ဆက်ဆောင်ရွက်မှု

ဒေသန္တရ စီမံကိန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုခြင်းစီတွင် ရှိပြီးဖြစ်သော အားသာချက်နှင့် အခွင့်အလမ်းများကို အသုံးပြုပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အခွင့်အလမ်းများကို သို့မဟုတ် နှိုင်းယှဉ်အကျိုးကျေးဇူးများကို အသုံးပြုနိုင်မည့် ဖြစ်ပါသည်။ ထို့အပြင် အဆိုပါ ဒေသန္တရစီမံကိန်းများသည် NCDP တွင် ဖော်ပြထားသည့် မဟာဗျူဟာများနှင့် ကိုက်ညီခြင်း ရှိရမည်ဖြစ်ပြီး သဘာဝအရ လိုလားသည့် တိုးတက်မှု တစ်ခုလည်း ဖြစ်ရပါမည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံကိန်းများသည် မြန်မာနိုင်ငံ၏ တိုးတက်မှုနှင့် အသွင်သဏ္ဍာန်ပြောင်းလဲမှု၏ မောင်းနှင်အား ဖြစ်ပါသည်။ တိုင်း ဒေသကြီးများနှင့် ပြည်နယ်များ၏ နှစ်ရှည်စီမံကိန်းများ (၂၀၃၀) ကိုလည်း NCDP ၏ အခြေခံမူဝါဒများကို ကျင့်သုံး၍ ၂၀၁၅ ခုနှစ်မတိုင်မီအတွင်း ရေးဆွဲမည် ဖြစ်ပါသည်။

Slide 44 တွင် အနာဂတ် ဒေသန္တရစီမံကိန်းများ ရေးဆွဲပုံ အဆင့်ဆင့်ကို ဖော်ပြထားပါ သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ နှစ်ရှည်အသွင်ကူးပြောင်းမှု စီမံကိန်းများသည် နှိုင်းယှဉ် အကျိုးကျေးဇူးပေါ် အခြေခံသည့် လူမှုစီးပွားဖွံ့ဖြိုးမှု၏ ဦးတည်ချက်များကို ချမှတ်ရန် ဖြစ်ပါသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ ကာလရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ သည် NCDP တွင် ပါဝင်သည့် ကျင့်သုံးမည့် မဟာဗျူဟာအချို့နှင့် ကိုက်ညီရပါမည်။ ဤနည်းဖြင့် NCDP သည် ဒေသန္တရ စီမံကိန်းများအတွက် ကန့်သတ်ချက်များ သတ်မှတ်ထားသည့် စီမံကိန်းရေးဆွဲခြင်း မူဘောင်တစ်ခု အဖြစ် တည်ရှိပါသည်။

NCDP သည် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ရေးဆွဲခြင်းများကို

အထောက်အကူဖြစ်စေမည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ ငါးနှစ် နှင့် နှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအတွက် မဟာဗျူဟာကို ချမှတ်ပေးပါသည်။ ခရိုင်နှင့် မြို့နယ်စီမံကိန်းများသည်လည်း ၎င်းတို့တည်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များကို ရရှိစေရန် အထောက်အပံ့ပေးခြင်း၊ အပြည့်အဝပါဝင် ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ခရိုင်နှင့် မြို့နယ်စီမံကိန်းများသည် ဒေသတွင်း လိုအပ်ချက်များအပေါ် အခြေခံကာ ဆုံးဖြတ်ချက်ချခြင်း ထည့်သွင်းခြင်း၊ ဒေသအပေါ် အာရုံစူးစိုက်ခြင်းတို့ဖြင့် အဆင့်မြင့် မဟာဗျူဟာများ ချမှတ်ရန် ဖြစ်ပါသည်။

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ထိန်းကျောင်းကြပ်မတ်ခြင်း

- လူမှုဘဝအရည်အသွေးတိုင်းတာချက်များ
- ရုပ်ဝတ္ထုတိုင်းဆိုင်ရာတိုင်းတာချက်အနေဖြင့် စီးပွားရေးဆိုင်ရာ ညွှန်းကိန်း ၃ ခု ပါဝင်ခြင်း၊
- လူမှုဘဝအရည်အသွေးတိုင်းတာရန် လူမှုရေးညွှန်းကိန်း ၈ခု ပါဝင်ခြင်း၊
- အာရှနှင့် တက္ကသိုလ်မှ အသုံးပြုနေခြင်း
- OECD မှ စက်ထုတ်ထားသည့် တိုင်းတာချက်၊
- ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အလွန်တွင် အသုံးပြုနိုင်သည့် တိုင်းတာချက်၊

၄၇

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ထိန်းကျောင်းကြပ်မတ်ခြင်း

NCDP သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသားမူဝါဒ တစ်ခု ဖြစ်ပါသည်။ ထို့အပြင် အမျိုးသား အဆင့် ထိန်းကျောင်းကြပ်မတ်ခြင်းအတွက် အဓိက ညွှန်ကိန်းများလည်း လိုအပ်ပါသည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အပြီးသတ် အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ကမ္ဘာ တဝှမ်းတွင် အသုံးပြုလျက်ရှိသည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း OECD ၏ လူမှုဘဝမူဘောင်တွင် သင့်တော်သည့် အမျိုးသား အဆင့် ထိန်းကျောင်းကြပ်မတ်ခြင်း မူဘောင် တစ်ခု အဆိုပြုထားပြီး လူမှုဘဝ အရည်အသွေးကို တိုင်းတာသည့် ညွှန်းကိန်း ၈ ခုကို ဖော်ပြထားပါသည်။ ၎င်းတို့မှာ ကျန်းမာရေးအခြေအနေ၊ အလုပ်နှင့် ဘဝညီမျှမှု၊ အတတ်ပညာနှင့် ကျွမ်းကျင်မှု၊ လူမှုဆိုင်ရာ ဆက်နွယ်မှုများ၊ ပြည်သူ့အများပါဝင်မှုနှင့် အုပ်ချုပ်မှုပုံစံ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ လူမှုဘဝလုံခြုံစိတ်ချရမှုအခြေအနေနှင့် လူမှုဘဝပြည့်စုံမှုတို့ ဖြစ်ပါသည်။ ရုပ်ဝတ္ထုတိုင်းဆိုင်ရာ ညွှန်ကိန်း (၃) ခုမှာ ဝင်ငွေနှင့်ကြွယ်ဝမှု၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု အိုးအိမ်ပိုင်ဆိုင်မှုတို့ ဖြစ်ပါသည်။

NCDP အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေကို အဆင့် (၂) ဖြင့် ထိန်းကျောင်း ကြပ်မတ်ပါမည်။ မက်ခရို အဆင့်တွင် NCDP ၏ ကျယ်ပြန့်သော ရည်မှန်းချက် ပန်းတိုင် များဖြစ် သည့် စီးပွားရေး တိုးတက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (၂) ခု လုံးကို OECD လူမှုဘဝမူဘောင်က ထင်ဟပ်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူမှုဘဝ မူဘောင်သည် ယေဘုယျ လူမှုစီးပွားရေး ရှုထောင့်မှ မြန်မာနိုင်ငံ၏ နှစ်ရည် ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းကျောင်းကြပ်မတ်ရန် မူဘောင်

တစ်ခု ဖြစ်ပါသည်။ အလယ်အတ်အဆင့်တွင် မဟာဗျူဟာ တစ်ခုခြင်းစီ၏ မျှော်မှန်းရလဒ်များ ရရှိရန် ထိန်းကျောင်း ကြပ်မတ်ခြင်း ဖြစ်သည်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန များအနေဖြင့် ၎င်းတို့၏ သီးခြားပင်မစီမံကိန်းနှင့် လုပ်ငန်းစဉ်များ၏ ရလဒ်များနှင့် တိုးတက်မှုများကို သုံးသပ်၍ ထိန်းကျောင်း ကြပ်မတ်ရန် ဖြစ်ပါသည်။ ၎င်းကိုအခြေခံ၍ ပိုမိုယေဘုယျကျသောထိန်းကျောင်း ကြပ်မတ်ခြင်း မူဘောင်တစ်ခုသည် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော လုပ်ငန်းစဉ်များ အပေါ်ထင်ဟပ်စေမည် ဖြစ်ပါသည်။ OECD ၏ လူမှုဘဝမူဘောင်သည် အခြားသော အာရှမှ အိမ်နီးချင်းနိုင်ငံများတွင် အသုံးပြုနေပြီး ၂၀၁၅ ခုနှစ် အလွန်ကာလများအတွက် အမျိုးသားအဆင့် ထိန်းကျောင်း ကြပ်မတ်မှုလုပ်ငန်းတွင် အသုံးပြုရန် နည်းလမ်းပင် ဖြစ်ပါ သည်။



ထိန်းကျောင်းကြပ်မတ်ခြင်းဆိုင်ရာညွှန်းကိန်းများ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဆိုင်ရာထိန်းကြောင်းကြပ်မတ်မှုညွှန်းကိန်းများသည် OECD ၏မူဘောင်ပေါ်တွင် အခြေခံထားသည့် ၂၀၁၅ အတွင်း CSO မှ ပြုစုထားသည့် ညွှန်းကိန်းများဖြစ်ပါသည်။ အချက်အလက်စုဆောင်းမှုနှင့် ညွှန်းကိန်းများစိစစ်သုံးသပ်ခြင်းတွင် တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုပေါင်းစပ်အသုံးပြုထားပါသည်။ ၂၀၁၅ အလွန်တွင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာညွှန်းကိန်းများနှင့် ရည်မှန်းချက်များကို အမျိုးသားအဆင့် အချက်အလက်များအတွက် ကျယ်ပြန့်စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။

Category	Indicator & Source (OECD Multi Dimensional Review (2013))
Income & Wealth	GNI per capita (constant 2006 int\$) Source: Gallup World Monitor
Jobs & Earnings	Employed as a percentage of population
Housing	Proportion of the population satisfied with their living standard Source: UNDP HDI
Health	Life expectancy at birth Source: WHO global health observatory data repository
Work Life Balance	—
Education & Skills	Expected years of schooling Source: UNESCO institute for statistics data center
Social Connections	Percentage of population with someone to count upon Source: Gallup World Monitor
Civic Engagement	Corruption perceptions & % of population voiced an opinion Source: Transparency International Corruption Perception Index
Environment	PM 10 Micros / m3 - Source: UNDP HDI Change of Forest Coverage - Source: World Bank Dev Ind's
Personal Security	Homicide Rate /100,000 - Source: UNDP HDI People feel safe walking at night - Source: UNDP HDI
Well Being	Mean life satisfaction Source: Gallup World Monitor, Custril Ladder

Table 6-7 Hows Life Monitoring Indicators, Source: OECD Myanmar Multi Dimensional Review (2013)

ဖွံ့ဖြိုးမှုရလဒ်များအတွက် မျှော်မှန်းချက်များ

အမျိုးသားစုစုပေါင်းအကျိုးအမြတ် (GDP)

- ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦးကျ ပျမ်းမျှ ဝင်ငွေ တိုးတက်မှုနှုန်း ၇.၂ ရာခိုင်နှုန်း
- ၂၀၂၀ ပြည့်နှစ်တွင် ရရှိနိုင်မည့် ကျွန်ုပ်တို့ အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ
- ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦးကျ ပျမ်းမျှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀

အုပ်ချုပ်မှုဆိုင်ရာအဆင့်မြှင့်တင်ခြင်း

- လူမှုဘဝအဆင့်အတန်းတိုးတက်မှု



အခြားအချက်အလက်များ

- ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ထက် ပိုမိုစေရန်
- ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦးစီ၏ ပျမ်းမျှ GDP မှာ အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရန်
- အာဆီယံအဖွဲ့ဝင်နိုင်ငံများ နည်းတူ ကမ္ဘာ့ဘဏ်၏ အုပ်ချုပ်မှု ညွှန်းကိန်းများအရ အုပ်ချုပ်မှုဆိုင်ရာ အဆင့်မြှင့်တင်ခြင်း
- ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ လူမှုဘဝ အဆင့်အတန်း တိုးတက်မှုနှင့် ဝင်ငွေ အလယ်အလတ်ရရှိသော နိုင်ငံဖြစ်စေရန်

၄၉

ဖွံ့ဖြိုးမှုရလဒ်များအတွက်မျှော်မှန်းချက်များ

- ### ဖွံ့ဖြိုးမှုရလဒ်များအတွက်မျှော်မှန်းချက်များ
- ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦးစီ၏ ပျမ်းမျှ GDP တိုးတက်မှုနှုန်း ၇.၂ ရာခိုင်နှုန်း ရရှိရန်
 - ၂၀၂၀ ပြည့်နှစ်တွင် GDP အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ ရရှိရန်
 - ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ထက် ပိုမိုစေရန်
 - ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦးစီ၏ ပျမ်းမျှ GDP မှာ အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရန်
 - အာဆီယံအဖွဲ့ဝင်နိုင်ငံများ နည်းတူ ကမ္ဘာ့ဘဏ်၏ အုပ်ချုပ်မှု ညွှန်းကိန်းများအရ အုပ်ချုပ်မှုဆိုင်ရာ အဆင့်မြှင့်တင်ခြင်း
 - ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ လူမှုဘဝ အဆင့်အတန်း တိုးတက်မှုနှင့် ဝင်ငွေ အလယ်အလတ်ရရှိသော နိုင်ငံဖြစ်စေရန်



အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၀-၂၀၃၀)
နေပြည်တော် (၂၀၁၄)